

‘ကျဉ်ဆံတွက် ကြောက်လန့်ခဲ့ဖူးတယ်၊
အခုတော့ ဘူးဒေတွက် ကြောက်နေရပါ။’

စစ်ဆေးမှုများနှင့် ထိုင်းကုမ္ပဏီတို့၏ ညစ်ညမ်းသောကျောက်မီးသွေးတွင်း
ဘန်းချောင်း၊ ထားဝယ်ခရိုင်၊ မြန်မာ





“

ကျွန်တော်တို့ မြေယာတွေဖျက်ဆီးခံရရင်
ကျွန်တော်တို့ နေထိုင်မှုဘဝပုံစံလည်း
ပျောက်ကွယ်သွားလိမ့်မယ်

”

မာတိကာ

• အစီရင်ခံစာ အနှစ်ချုပ်	၃
• သူတေသန နည်းနာ	၈
• တန်သံ့ရဲ့တိုင်းရှိ ဉာဏ်ညွှန်းသော စီမံကိန်းနောက်တစ်ခု	၈
• အုပ်ချုပ်ရေးအဖြောက်ရှုံးစွဲ စွန့်စားရသော ရင်းနှီးမြှုပ်နှံမှု	၁၃
• ခုနှစ်အလိုက် စီမံကိန်းလုပ်ဆောင်မှု အချိန်ယေား	၁၄
• ထုတ်ပြန်ထားသည့် သံသယဖြစ်ဖွယ် စီမံကိန်းတစ်ခု	၁၇
• ကော်ပိုရေးရှင်းအလိုက် တရားမှုမြှုပ်ကျင့်မှု ကွန်ရက်	JJ
• ကုမ္ပဏီသမိုင်းကြောင်း	JR
• မြန်မာနိုင်ငံတွင် သယံဇာတထုတ်ယူသော လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု	JG
• ဖြစ်နိုင်ဖွယ်ရှိသော ဥပဒေကြောင်းရာများ	JG
• ထိခိုက်ပျက်စီးမှု ဖြစ်ပွားနိုင်ခြေများ	J?
• ကျေးမွာသားများကြံ့တွေ့နေရသော ထိခိုက်ခံစားမှုများ	J?
• ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးချိုးဖောက်ခံရခြင်း	၂၈
• နိဂုံးနှင့် အကြံပြုချက်များ	၄၁

အစီရင်ခံစာ အကြောင်း

ဤအစီရင်ခံစာကို ထားဝယ်သောအတွင်းအခြေစိုက်သော အရပ်ဘက်အဖွဲ့အစည်းသုံးဖွံ့ဖြိုးစွဲသော တာကပါလူငယ်အဖွဲ့၊ ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ (DDA) နှင့် တန်သံ့ရဲ့မြတ်မကြီးနှင့် ဌာနေတိုင်းရင်းသားများကွန်ရက် (Trip Net) တို့က ပူးတဲ့သုတေသနပြု ရေးသားထားခြင်း ဖြစ်သည်။

အစီရင်ခံစာအတွက် အကြံ့အကွက်နှင့် အထောက်အပံ့ကောင်းများပေးပါသော ထားဝယ်သုတေသနအဖွဲ့ (DRA), Spirit in Education Movement (SEM), ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လူပ်ရှားမှုကွန်ရက် (KESAN) တို့ကို ကျေးဇူးတင်ပါသည်။ ယင်းအပြင် အစီရင်ခံစာ ဖြစ်မောက်ရေးကိုယွမ်း ညာက်စွမ်း စိုက်ထုတ်ကုည်ပေးပါသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီအားလည်းကောင်း၊ အထူးသဖြင့် ကိုယ်တွေ့ဖြစ်ရပ်များ သွေးစိုးရှိစွာမျှဝေပေးပါသော ဘန်းချောင်းကျေးမွာသူ ကျေးမွာသားများအားလည်း ကောင်း ကျေးဇူးစကားဆိုအပ်ပါသည်။

ဆက်သွယ်ရန် – banchaung.dawei@gmail.com

အစီရင်ခံစာ အနှစ်ချုပ်

ထိအစီရင်ခံစာကို ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများက ပူးတွဲသူတေသနပြုရေးသားထား၌ တန်သံရှိတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ဘန်းချောင်းကျောက်မီးသွေးတွင်း စီမံကိန်းကြောင့် ထိခိုက်ခံစားရသော ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ရှိက်ခတ်မှုများကို ပြဋ္ဌာန်းပါသည်။

သူတေသနပြုခြင်း၊ ကျေးဇာသ၊ ကျေးဇာသားများနှင့် တွေ့ဆုံးမေးမြန်းခြင်း၊ ကုမ္ပဏီများနှင့် အစိုးရတို့နှင့် တိုက် ရှိက်ထိတွေ့ဆက်ခံခြင်းဖြင့် ဒေသခံရပ်စွာအသိုင်းအဓိုင်း၏ ရှင်းလင်းမြင်သာသော ဆန်ကျင်ကန်ကွက်မှုများ၊ အကြား စီမံကိန်းကို မည်သို့ရှုံးဆက်လုပ်ကိုင်ခဲ့သည်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံများ အစိုက် မြှုနိုအား ထားနေရသော မြစ်များ၊ စမ်းချောင်းများကို ညစ်ညမ်းစေမှု၊ စွာသူစွာသားများ၏ ကျော်းမာရေး၊ အသက်မွေးမှု၊ လုပ်ခြေးနှင့် လူနေမှုဟန်ပန်တို့ကို ဆိုးစွာစွာထိခိုက်စေခဲ့မှုတို့ကိုလည်း အစီရင်ခံစာတွင်ပြဋ္ဌာန်းပါသည်။ အစီရင်ခံစာတွင် မေဖလားဝါးသွေးကွဲကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ကို ရပ်နားရန်တောင်းဆိုထားသည်။ ယင်းအပြင် မြန်မာနိုင်ငံအတွင်း ကျင့်သုံးသော်ပဒေများ၊ ကောင်းမွန်သော ကျင့်တုံးများနှင့်အညီ စီမံကိန်းကို ထိရောက်စွာ ပြန်လည်သုံးသပ်ရန်၊ ကြီးကြပ်စောင့်ကြည့်ရန်နှင့် စည်းမျဉ်းနှင့်အညီလုပ်ကိုင်စေရန်နှင့် အထက်ပါအတိုင်း ဒေသခံများ၏ ထိခိုက်ခံစားရမှုများကို ကုစားမှုမပြနိုင်မချင်း စီမံကိန်းလည်ပတ်မှုကို ရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။ ထို့အပြင် ဒေသခံစွာသားများ၏ ကိုယ်ပိုင်ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချုပိုင်ခွင့် ပေးသင့်ကြောင်း အကြံပြထားပါသည်။

ယခင်က ပဋိပက္ခများရောဖြန်းနေသော၊ သယံဇာတပေါကြွယ်သည့် တန်သံရှိတိုင်းကို ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် တံ့ခါးဖွင့်ပေးလိုက်ပြီဖြစ်သည်။ ယခုအခါ ထိုဒေသမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း ၇ ခု၊ အကြီးစား ထားဝယ်အထူးစီးပွားရေးဇာန်အပါအဝင် ညစ်ညမ်းသောစက်မှု လုပ်ငန်း အများအပြား၏ ခြေမီးခြောက်မှုအောက်ရောက်နေပြီဖြစ်သည်။ ထိုကဲ့သို့သော ညစ်ညမ်းစက်မှုလုပ်ငန်းများ အနက် ထားဝယ်ဒေသ၊ ဘန်းချောင်းဇာတ်ယာရှိ ကျောက်မီးသွေးတွင်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။ ဘန်းချောင်း စီမံကိန်းမှာ မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ နစ်ရပ်လုံး၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေအောက်တွင်တည်ရှိသော မကြာသေးမီအထိ လက်နက်ကိုင်ပဋိပက္ခများရှိခဲ့သည့် ထိလွယ်ရှုလွယ်သော ဒေသဖြစ်သည်။

အပ်ချုပ်ရေးအပြိုင်ဖြစ်နေခြင်းနှင့် စီမံအုပ်ချုပ်မှု အားနည်းခြင်းတို့ကို အခွင့်ကောင်းယူကာ မြန်မာအစိုးရနှင့်နီးစပ်သော ခရီးနီကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်နှင့် လူအခွင့်အရေးကို ကာကွယ်စောင့်ရောက်ရန် သင့်တော်သော အာမခံချက်မလိုဘဲ လုပ်ငန်းစတင်ရေး ငါး၏ထိပ်တန်းအဆက်အသွယ်များကို အသုံးပြုခဲ့သည်။ စီမံကိန်းကို ဒေသခံရွှေသားများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှုစစ်တမ်း (ESIA) လုပ်ဆောင်ခြင်းမရှိဘဲ၊ လွှတ်လပ်၍ ကြိုတင်ညိုနိုင်းသဘောတူညီချက်ရယူခြင်း (FPIC) မရှိဘဲ တွန်းတိုက်လုပ်ဆောင်ခဲ့သည်။

မေဖလားဝါးကုမ္ပဏီသည် ထိုင်းကုမ္ပဏီနှစ်ခုဖြစ်သော East Star ကုမ္ပဏီ။ Thai Asset Mining ကုမ္ပဏီတို့နှင့် မိတ်ဖက်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ယင်းထိုင်းကုမ္ပဏီနှစ်ခုသည် ဘန်းချောင်းမေရိယာမြှုပြင်တွင် လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်သည်။ Thai Asset သွေးကုမ္ပဏီသည် တန်သုံးရိုက်များရှိုးတန်းရှိုး သရက်ချောင်းမြှုနယ်သို့ ခရီးပေါက်လုန်း လမ်းဖောက်ပြီးဖြစ်သည်။ သို့သော်လည်း ရွာသူရွာသားများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် (လမ်းကြောင်းပိတ်ဆို့မှုကြောင့်) လမ်းအပြီးဖောက်ရန် လုပ်ငန်းရပ်ထားရသည်။ ထိုစဉ်အတွင်း East Star ကုမ္ပဏီကလည်း စက ၆၀ အကျယ်ရှိုး ဟင်းလင်းဖွင့် ကျောက်မီးသွေးတူးခြင်းလုပ်ငန်းကို ကွမ်းချောင်းကြီးကျေးရွာတွင် လွန်ခဲ့သော သုံးနှစ်ကတည်းက လုပ်ကိုင်လျက်ရှိုးပြီး ရွာသားများ၏ အဆိုအရ နွောရာသီတွင် ယင်းတွင်းမှ တစ်နေ့လျှင် ကျောက် မီးသွေးတန်ချိန် ၅၀၀ နီးပါး သယ်ယူပို့ဆောင်လျက်ရှိုးသည်။ ကျောက်မီးသွေးတူးခြင်းကို ငွေကြားထောက်ပံ့ရန်နှင့် ဈေးကွက်အတွင်းရောင်းချုပ်နှင့် Energy Earth ကုမ္ပဏီ (ထိုင်းနှင့်အတူ ပူးတဲ့သဘောတူလက်မှတ် ရေးထိုးထားသည်။ မေဖလားဝါးနှင့် သူ၏ မိတ်ဖက် ထိုင်းကုမ္ပဏီများသည် လက်ရှိ ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းကို စက ၂၁၀၀ အထိ တိုးချုံရန်စိုးထုံးပြီး ယင်းပမာဏသည် ရပ်ရွာဒေသခံ များ စိုက်ပျိုးလုပ်ကိုင်နေသော မြေယာများအားလုံးနီးပါးကို သိမ်းယူသွားနိုင်လောက်သော ဤမြောက်မှုတစ်ရပ်ဖြစ်သည်။

ထိုသို့ တိုးချုံဆောင်ရွက်ခွင့်ပြုသင့်ပါသလား။ ခွင့်ပြုလိုက်ပါက ဘန်းချောင်း ကျောက်မီးသွေးတွင်းကြောင့် ထိုမေရိယာအတွင်းရှိုး ရွာသူရွာသား ၁၆,၀၀၀ နီးပါး၏ ကျွန်းမာရေးနှင့် အသက်မွေးမှုတို့ကို ဆိုးရွားစွာထိခိုက်စေပါလိမ့်မည်။ ငါးတို့ အများစုမှာ ကရင်တိုင်းရင်းသားအုပ်စုများဖြစ်ပြီး ငါးဖမ်းခြင်းနှင့် ဥယျာဉ်ခြံလုပ်ငန်းဖြင့် မြှုပ်အသက်မွေးကြသည်။ အမှန်တကယ်တွင်မှ ရွာသားအများအပြားမှာ တစ်ချိန်တစ်ခါက ဥယျာဉ်ခြံမြေဖြစ်ခဲ့ဖူးသော မြေယာများ အသိမ်းခံရခြင်း၊ ရေထာနှင့် လေထာများ ပိုမိုညစ်ညမ်းလာခြင်းတို့ ကြံ့တွေ့ခံစားခဲ့ရပြီးဖြစ်သည်။ East Star ကုမ္ပဏီက ငါးတို့၏စွန်းပစ်မြေစာများ မြစ်ချောင်းများအတွင်း တိုက်ရှိက်စွန်းပစ်မှုကြောင့် ငါးများ

သေဆုံးခြင်း၊ ဒေသခံရွာသားများ အရေပြားဆိုင်ရာ ရောဂါများကြံတွေ့ပြီး နာမကျန်းဖြစ်ခြင်းတို့ ကြံတွေ့ခဲ့ရသည်။ မထိန်းချုပ် မထိန်းသိမ်းဘဲ လွှတ်ထုတ်လိုက်သော ကျောက်မီးသွေးမီးတောက်၊ ကျောက်မီးသွေးတွင်းမှ ထွက်ရှိသော အညွစ်အကြေးများ စုပုံထားခြင်းဖြင့် သဘာဝအလျောက် မီးလောင်ကျမ်းမှုဖြစ်ပေါ်ခြင်းတို့က ရပ်စွာအတွင်း အသက်ရှုံးလမ်းကြောင်းပြသနာများကို ဖြစ်ပေါ်ပေါ်သည်။ မြန်မာစစ်တပ်ဝင်ရောက်လာခြင်းနှင့်အတူ အခြား ဒေသမှုသူစိမ်းများ စဉ်ဆက်မပြတ် ဝင်ရောက်လာခြင်းကြောင့်လည်း ဒေသခံများအတွက် မလုံခြုံတော့ဟူသော ခံစားချက်ကို ပေးစွမ်းသည်။ ယင်းစီမံကိန်းက ငှင်းတို့၏ လယ်ယာမြေများကို သားစဉ်မြေးဆက် လွှဲပြောင်းလုပ်ကိုင်လာသော ဘန်းချောင်းမှ ဌာနေကရင်တိုင်းရင်းသားများ၏ ဘဝနေထိုင်မှုတစ်ရပ်လုံးကို ဖြောင်းခြောက်နေသည်။

ဒေသခံလူထုမှာ ငှင်းတို့ဒေသရှိ ကျောက်မီးသွေးတူးဖော်လုပ်ငန်းကို ကျယ်ပြန့်စွာဆန့်ကျင်နေသော်လည်း သူတို့၏စိုးရိုမ်ချက်များကို ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးပေးခြင်းမခံခဲ့ရပါ။ ကျေးဇူာသားတို့၏ ခြေမြေများအတွင်းသို့ ဘူးခိုးများဝင်ရောက် စတင်တူးဖော်လာမှုသာ စီမံကိန်းအကြောင်း အေးအစ ကြားသိခဲ့ရသည်။ ယခုအခါ ဘန်းချောင်းရွာသားများသည် တာဝန်ခံမှုမရှိသော ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းကို စိန်ခေါ်မေးခွန်းထုတ်ရန်၊ တန်သံ့ရီတိုင်းဒေသကြီးအတွင်း အခြားရွှေးချယ်စရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒီမိုကရေးနည်းကျသော အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကိုတောင်းဆိုရန် အတူတက္က စုစည်းမိန့်ကြပြီဖြစ်သည်။

အမိန့် အကြပ်ပြချက်များ

မြန်မာအစိုးရ သတ္တုတွင်းဝန်ကြီးဌာနသို့

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် EIA လုပ်ထုံးလုပ်နည်းတို့အရ ပြည့်စုံပြီး ဖွင့်လင်းမြင်သာမှုရှိသော ESIA တစ်စောင်လုပ်ဆောင်ပြီးသည်အထိ ဘန်းချောင်းတွင် ကျောက်မီးသွေးတွင် လည်ပတ်နေမှုကို ရပ်ဆိုင်းထားပေးပါ။ EIA စစ်တမ်းကောက်ယူသော လုပ်ငန်းစဉ်သည် ဖွင့်လင်းမြင်သာမှုရှိပြီး အဓိပ္ပာယ်ပြည့်ဝသော လူထုပူးပေါင်းပါဝင်မှု ရှိရမည်။

မြန်မာပြည်ထောင်စုအစိုးရနှင့် တန်သို့ရှိတိုင်းဒေသကြီးအစိုးရသို့

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းဆောင်ရွက်ကာ တန်သို့ရှိတိုင်းဒေသကြီးအတွက် အခြားဖွံ့ဖြိုးရေးပုံစံတစ်ခု ထူထောင်ပါ။ ယင်းသို့ထူထောင်ရာတွင် လူထုပူးပေါင်းပါဝင်မှုရှိရန်၊ မြစ်များ၊ ကမ်းခြေများ၊ ပင်လယ်များကို သန့်ရှင်းလှပစွာ ထိန်းသိမ်းထားရန်၊ သန့်စွမ်းသောသစ်တော့များနှင့် သားရဲတိရှေ့နှင့်များကို ပြန်လည်ပြပြင်ထိန်းသိမ်းရန်၊ တန်းတူညီများသော၊ ပြမ်းချမ်းသော၊ ရောင့်ရဲသော လူအဖွဲ့အစည်းတစ်ပုံစံတို့ရန်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအနေနှင့် တရားမျှတြို့ ဖွင့်လင်းမြင်သာသော အရင်းအမြစ်နှင့် အခွန်သဏ္ဌာတွေခွဲဝေရေးမှုဝါဒကို အပြီးသတ်ရမည် ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးသို့

ဘန်းချောင်းရှိ ဒေသခံလူထု၏အသံကို နားထောင်ပြီး ဒေသခံဌာနေတိုင်းရင်းသားများ၏ ခြုံမြေ၊ အသက် စွေးမှု၊ လုံးခြုံရေး၊ ကျော်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စရုပ်များ သင့်တော်သောနည်းလမ်းဖြင့် ဖြေရှင်းပြီးသည့်အခိုန်ထိ East Star သတ္တုတွင်း လည်ပတ်မှုအပေါ် ထောက်ခံပေးထားမှုကို ရပ်ဆိုင်းထားရန်။

မေဖလားဝါး သတ္တုလုပ်ငန်းနှင့် ငင်း၏ မိတ်ဖက်လုပ်ငန်းများသို့

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် EIA လုပ်ထုံးလုပ်နည်းတို့အရ ပြည့်စုံပြီး ပွင့်လင်းမြင်သာမူရှိသော ESIA တစ်စောင်လုပ်ဆောင်ပြီးသည်အထိ ဘန်းချောင်းတွင် ကျောက်မီးသွေးတွင်း လည်ပတ်နေမှုကို ရပ်ဆိုင်းထားပေးပါ။ EIA စစ်တမ်းကောက်ယူသော လုပ်ငန်းစဉ်သည် ပွင့်လင်း မြင်သာမူရှိပြီး အဓိပ္ပာယ်ပြည့်ဝသော လူထူးပေါင်းပါဝင်မှ ရှိရမည်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအမံတစ်ရပ်ကို အများပြည်သူသို့ ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး နိုင်ငံသားများအနေနှင့် စောင့်ကြည့်ကြပ်မတ်ကာဥပဒေအရ အသက်ဝင်ရေးလုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍရှိရမည်။

မြန်မာ၊ ထိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ

သတ္တုတွင်းလုပ်ငန်းများ၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုများကို အနီးကပ် စောင့်ကြည့် သုတေသနပြုကာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ မြန်မာနိုင်ငံတစ်ဝန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် တိုးတက်လာရေး၊ ထိုင်းနှင့် အခြားဒေသများမှ လာရောက်သော ရင်းနှီးမြှုပ်နှံသူများ တာဝန်သိစွာလုပ်ကိုင်ရေး နားချွောန်းအားပေးပါ။

သုတေသန နည်းစာ

ကြိုးပွဲအစီရင်ခံစာကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် ရူလိုင်လအကြား အသာတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ရပ်စွာလူထုအတွင်း ထိတွေ့မေးမြန်းမှုများ၊ သုတေသနပြုချက်များကို အခြေပြုထားခြင်းဖြစ်ပါသည်။ သုတေသနများသည် ကုမ္ပဏီ၏ စာရွက်စာတမ်းများနှင့် အင်တာနက်စာမျက်နှာပေါ်ရှိ သတင်းဆောင်းပါးများကို အသေးစိတ် ပြန်လည်သုံးသပ်ထားသည်။ ယင်းအပြင် မြန်မာအစိုးရ သတ္တွေ့တွင်းဝန်ကြီးဌာန၊ ကရင်အမျိုးသားအစည်းအရုံးနှင့် မေဖလားဝါးကုမ္ပဏီတို့က ထုတ်ပေးသော စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများကိုလည်း ပြန်လည်သုံးသပ်ထားသည်။ စီမံကိန်းဆိုင်ရာ အခြားအချက်အလက်များကို KNU၊ ကုမ္ပဏီ၊ အစိုးရတို့နှင့် တွေ့ဆုံးများမှ စစ်ည်းရရှိသည်။ စစ်ည်းသုတေသနပြုခြင်း၊ မြန်မာနိုင်ငံအတွင်း အကြီးစားသတ္တွေ့လုပ်ငန်းများအပေါ် စီမံအုပ်ချုပ်သော တည်လဲ ဥပဒေမှုဆောင်အပေါ် ဥပဒေပညာရှင်များ၏ သုံးသပ်ချက်နှင့် ဘန်းချောင်းစီမံကိန်းတွင် ယင်းဥပဒေမှုဆောင်များ မည်သို့ အသုံးချသည်ကိုလည်း ပြန်လည်သုံးသပ်လေ့လာခဲ့သည်။ စီမံကိန်းကြောင့် ထိခိုက်ခံစားရသော ရွာသူ ရွာသားများထံမှ တိကျသော စိုးရိမ်ချက်များ စုဆောင်းရရှိရန် သုတေသနများမှာ အဖွင့်မေးခွန်းများမေးမြန်းခြင်း၊ ဦးတည်အုပ်စု ဆွေးနွေးပွဲများကျင်းပခြင်းတို့ လုပ်ဆောင်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမူများကို ဓာတ်ပုံမှတ်တမ်းများ၊ ရယ်ချုပ်ခြင်း၊ သတ္တွေ့လုပ်ကွက်အနီးရှိ ရေနမူနာများကို နယ်သာလန်နိုင်ငံ Euro fins ဓာတ်ခွဲ ခန်းသို့ ပို့ဆောင်သုံးသပ်ခြင်းဖြင့်လည်းကောင်း မှတ်တမ်းတင်ထားပါသည်။

တန်သံရိတိုင်းရှိ ညစ်ညမ်းသော စီမံကိန်းနောက်တစ်ခု

ဘန်းချောင်း ကျောက်မီးသွေး သတ္တွေ့တွင်းသည် မြန်မာနိုင်ငံတောင်ပိုင်း တန်သံရိတိုင်းအသာကြီး၊ ထားဝယ်ခရိုင်တွင် တည်ရှိသည်။ ယင်းအသာတွင် အရည် ၁၇၀၀ ကီလိုမီတာရှိ စီမံလန်းသော တန်သံရိရှိမှတည်ရှိပြီး ယင်းရှိးမကပင် ထိုင်းနှင့် မြန်မာအကြား သဘာဝနယ်စပ်တံတိုင်းအဖြစ်ရှိနေသည်။ တန်သံရိတိုင်းအသာကြီးသည် လူမျိုးစုံနေထိုင်သောအသွေးပြေး ထားဝယ်၊ ကရင်နှင့် မွန်လူမျိုးများ၏ ဌာနေလည်း ဖြစ်သည်။ လူအများစုမှာ ကရင်သုံးမဟုတ် ထားဝယ် စကားပြောကြသည်။ လူအများစုမှာ ငါးဖမ်းလုပ်ငန်းနှင့် ကွမ်းသီး၊ ရော်ဘာ၊ သီဟိုင်း ချွေးရင်း၊ မင်းကွော်၊ ကြက်မောက်စသည့် ဥယျာဉ်ခြဲလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အချို့လူများမှာ ပုံသေစိုက်ပျိုးရေး လုပ်ကိုင်သော်လည်း (ခ) သုံးမဟုတ် တောင်ယာဟုခေါ်သော ဧည့်ပြောင်းတောင်ယာ လုပ်ငန်းလုပ်ကိုင်ကြသည်။ ဧည့်ပြောင်းတောင်ယာလုပ်ငန်းမှာ သစ်တော့များကို ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးပြီးနောက် မြေဆီပြန်ကောင်းလာစေရန် ကာလတစ်ရပ်အထိ မစိုက်ပျိုးသဲ ထားရှိပြီးမှ ပြန်လည်ဧည့်ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်။ အသာတွင်းရှိ အခြားသူများမှာလည်း ဆန်စပါးစိုက်ပျိုးရေးနှင့် မွေးဖြူရေးတို့လုပ်ကိုင်ကြသည်။ ၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်များက ထိုင်းနိုင်ငံ ကန်ချုပ်ဘူရှိနှင့် ရစ်ချုပ်ဘူရှိ ခရိုင်နယ်စပ်တစ်လျှောက် အစိုးရတပ်ဖွဲ့များနှင့် ကရင်လက်နှုန်းကိုင်တပ်များ အကြား တိုက်ပွဲများဖြစ်ပွားခဲ့သော တန်သံရိတိုင်းအသာကြီးသည် မကြာသေးမြိုကာလအထိ ပဋိပက္ခနှုန်းတစ်ခု

ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ နှစ်ဦးနှစ်ဖက်လက်မှတ်မရေးထိုးမီအထိ ယင်းပဋိပက္ခများ ဆက်ရှိနေခဲ့သည်။ အပစ်အတ်များ ချုပ်ပြုမီးသွားသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသော ပြည်တွင်းစစ်ဒဏ်မှ ပြန်လည်နာလုံတူစပြုလာသော ယင်းအသေခံများသည် ယခုအခါးစီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းများဟု အမည်တပ်ထားသော ခြိမ်းခြာက်မှုအသစ်များနှင့် ကြံ့နေရပြီ ဖြစ်သည်။

ပဋိပက္ခများကြောင့် ယခင်က အခြားအသမ့် သူစိမ်းများတန်သာရှိတိုင်းရှိ မြေယာများနှင့် သဘာဝသယံဇာတများကို လာရောက် အမြတ်ထုတ်ခြင်းမှ ကာကွယ်နှင့်ခဲ့သည်။ ယင်းကြောင့်ပင် တန်သာရှိသည် သစ်တောများ၊ သူတ္ထများ၊ သားရဲတိရ့ဣာန်များနှင့် ကြည်လင်သန်ရှင်း မြစ်ခြောင်းများနှင့် အခြားသယံဇာတများ ပေါကြွယ်လှသော ကမ္မာပေါ်ရှိ အနည်းငယ်သော နေရာများအနက် တစ်ခုအဖြစ် ရှိနေခဲ့သည်။ သို့သော် မြန်မာနိုင်ငံ တံခါးအဖွဲ့များ၊ တန်သာရှိသည်လည်း စီးပွားရေးလုပ်ငန်းများအတွက် လမ်းဖွင့်ပေးချိန်တွင် ထိုင်း၊ တရာတ်နှင့် ဂျပန်နိုင်ငံတို့ အခါက ငွေကြေးထောက်ပံ့ထားသော ဖွံ့ဖြိုးရေးအမည်ခံ ညစ်ညမ်းစက်မှုစီမံကိန်းများ ဝင်ရောက်လာခဲ့သည်။ များစွာ လူကြံ့ကြုံက်မများလှသော စီမံကိန်းမှာ ထားဝယ်အထူးစီးပွားရေးနှင့်ဖြစ်ပြီး အရှေ့တောင်အာရာတွင် အကြီးဆုံးဖြစ်လာမည် ဆိုသည့် ယင်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံး၊ စတီးစက်ရုံး၊ ဓာတ်မြေသြေအနှင့် ရေနံဓာတုစက်ရုံး၊ ပျော်ဖတ်နှင့် စတုရန်းထုတ်လုပ်သည့်လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့ ပါဝင်သည်။^၁ တန်သာရှိတိုင်းအတွင်းတွင် ကျောက်မီးသွေးသုံး အခြားဓာတ်အားပေး စက်ရုံ ဂုရံကို လည်း တည်ဆောက်ရန် ပြင်ဆင်ထားသည်။ ဘန်းချောင်းကျောက်မီးသွေးတွင်းမှာ မြန်မာအစိုးရအော် ရေရှည်ဖွံ့ဖြိုးရေးကို မဖြစ် စေသော ကျယ်ပြန့်သည့် စီမံကိန်းများအနက်တစ်ခုဖြစ်သည်။ ယင်းအပြင် ထားဝယ်အထူးစီးပွားရေးရှင်း သို့လည်း ယင်းကျောက်မီးသွေးသည် ဖြစ်နိုင်ဖွယ် လောင်စာထောက်ပံ့မှုအရင်းအမြစ် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဘန်းချောင်းအပ်ချုပ်ရေး ဧရိယာသည် တန်သာရှိဖြစ်မကြီး၏ မြစ်လက်ထက်တစ်ခုဖြစ်သော ဘန်းချောင်းရေဝေရေလဲ အသေးတွင် တည်ရှိသည်။ စုစုပေါင်း ရွာ ၉ ရွာ ပါဝင်သည်။ ယင်းဧရိယာကို မြန်မာအစိုးရနှင့် KNU တို့ အပြိုင် အပ်ချုပ်ပြီး KNU က ကစာယ်ဒို့မြို့နယ်အဖြစ် ရည်ညွှန်းပြောဆိုလေ့ရှိသည်။ ဘန်းချောင်းတွင်နေထိုင်သော ရွာသားအများစုမှာ ကရင်စကားဖြင့် ပေါခလိုးခေါ်သော ကရင်မျိုးနှင့်ရွှေ့ရွှေ့ရွှေ့သွေးသွေးသွေး အစားအစာနှင့် ထွက်ကုန် အမျိုးမျိုး စိုက်ပျိုးနေထိုင်လုပ်ကိုင်ကြသည်။ အမြတ်များ ဥယျာဉ်စိုက်ပျိုးရေးအဖြစ် ကွမ်းသီးပင်စိုက်ပျိုး ထုတ်လုပ်ရောင်းချွင်း၊ ဖာလာ၊ ဝူဗြာက် ထုတ်လုပ်ရောင်းချွင်းဖြင့်လည်း ငွေ့ပိုင်းဆွဲရှိဖြစ်သည်။ ဘန်းချောင်းရှိ ခြိမ်များကို ဆွဲစဉ်မျိုးဆက် လွှဲပြောင်းလုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။

ယခုတော့ ဘန်းချောင်းရှိ ကရင်လူထု၏ အသက်မေးမှု၊ ကျန်းမာရေးနှင့် ဘဝနေထိုင်မှုတို့မှာ တာဝန်မဲ့ ကျောက်မီးသွေးတွင်းတစ်ခုကြောင့် ခြိမ်းခြာက်ခံရလာပြီဖြစ်သည်။ နာမည်ကျော် မြန်မာ ခရိုနီအရင်းရှင်း ဦးကျော်ဝင်းပိုင်ဆိုင်သော မေဖလားဝါးသွေးတွေ့ကြုံမွှေ့ကိုသည် ၆က ၂၀၀၀ ရှိ အကြီးစား ကျောက်မီးသွေးသွေးတွေ့ကြုံတွင်း လုပ်ပိုင်ခွင့်ရရှိထားသည်။

^၁ အသေးစိတ်အချက်အလက်များတို့ ထားဝယ်ဖွံ့ဖြိုးမှုအော် အမျိုးမျိုးရေးအဖွဲ့အစည်း အမြတ်အမြတ် တွေ့နိုင်ပါသည်။ September 2014: <http://www.ddamyanmar.com>

ယင်းမြန်ရာအားလုံးနှီးပါးပေါ်တွင် ရွာသူရွာသားများ၏ စိုက်ပျိုးမြေများရှိနေလင့်ကစား ယင်းသို့ လုပ်ပိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။ သို့သော် မေဖလားဝါးကုမ္ပဏီကိုယ်ဉ်က တကယ့်မြေပြင်ပေါ်တွင် လုပ်ရှားဆောင်ရွက်မှုမရှိဘဲ ငှင့်၏စီးပွားဖက် ထိုင်းကုမ္ပဏီနှစ်ခုဖြစ်သော East Star နှင့် Thai Asset တို့ကသာ သတ္တုတူးခြင်း၊ လမ်းဖောက် ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည်။ ကျောက်မိုးသွေးတူးဖော်ခြင်းလုပ်ငန်းကို စက ၆၀ ပေါ်တွင်သာ လုပ်ကိုင် နေသော်လည်း ရွာသူရွာသားများမှာ ငှင့်တို့၏ လယ်ယာမြေများကို ဆုံးရုံးခဲ့ရပြီး သတ္တုတူးဖော်ခြင်းမှ ထွက်ပေါ်လာသော အညွစ်အကြေးများကြောင့် ငှင့်တို့သုံးစွဲနေသော မြစ်ချောင်းများညစ်ညမ်းကာ ရေထား၊ လေထား ပျက်စီး ခဲ့ရသည်။ သတ္တုတူးဖော်ခြင်း ဆက်လက်တို့ခဲ့ပါက ယင်းသို့သော ညစ်ညမ်းမှုများသာ ပိုမိုဆိုးရွာလာမည်ကိုစိုးရိမ်ကာ ဘန်းချောင်းကျေးရွာသားများမှာ ကျောက်မိုးသွေးသတ္တုတွင်းရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။



^J ဘန်းချောင်းရွာသားနှင့် တွေ့ဆုံးမြန်းမှာ ရူလိုင် ၂၀၁၃

ဘန်းချောင်းသတ္တွင်း စီမံကိန်း ပြောပြီ





ကွမ်းချောင်းကြီး ကျေးဇာရှိ သူတွင်းအနီးရှိ (ခ) သို့မဟုတ် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမြေ



ကွမ်းသီးခြံ

အပ်ချုပ်ရေးအဖြင့်ရှိသော ရှင်းနီးမြှုပ်နှံမှု

မကြာသေးမီကာလများအထိ အဆွဲရာယ်ရှိသော ပဋိပက္ခနယ်မြေဖြစ်ခဲ့ပြီး အဓိကအားဖြင့် ရောဖွန်းနေသောအပ်ချုပ်ရေး စံရှိယာဖြစ်သဖြင့် ဘန်းချောင်းရှိ စီမံအုပ်ချုပ်ရေးပုံစံမှာ ရှုပ်ထွေးသည်။ ယင်းဒေသတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့ နယ်မြေ၊ သဘာဝသယံဇာတနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအပေါ် ထိန်းချုပ်နိုင်ရန် မကြာခကာ အပြုပြုဖြစ်နေခြင်းကို ဆိုလိုရင်းဖြစ်သည်။

KNU မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရှင်းသားလက်နက်ကိုင် အဖွဲ့ကြီးများအနက် တစ်ခုဖြစ်သည်။ KNU မှာ ကမ္မာ့အရည်ကြာဆုံး ပြည်တွင်းစစ်ဟူဆိုသော မြန်မာအစိုးရနှင့် တိုက်ခိုက်လာခဲ့သည်။ KNU ၏ လက်နက်ကိုင်တိုက်ပွဲကို မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအပြီး တစ်နှစ်အကြာ ၁၉၄၉ ခန့်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ KNU ၏ တပ်မတော်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဖြစ်သည်။ KNU မှာ ကရင်တိုင်းရှင်းသား စရိယာအများအပြားတွင် ကျန်းမာရေး၊ ပညာရေး စောင့်ရှုရာက်မှုများ ထောက်ပံ့ပေးခြင်း၊ ဖွံ့ဖြိုးရေးနှင့် သယံဇာတထုတ်ယူသည့် စီမံကိန်းများကို စည်းမျဉ်းစည်းကမ်း သတ်မှတ်အပ်ချုပ်ခြင်းဖြင့် အစိုးရတစ်ရပ်ကဲသို့ လုပ်ဆောင်သည်။ KNU အပ်ချုပ်ရေး စရိယာကို ၇ ခရိုင် သတ်မှတ်ထားသည်။ ယင်းတို့တွင် တန်သာရှိတိုင်းဒေသကြီးဟု သတ်မှတ်ထားသော နယ်မြေ၏ အနည်းဆုံး ထက်ဝက်ကို လွမ်းခြားသည့် မြှိုတ်-ထားဝယ် ခရိုင်လည်းပါဝင်သည်။ ယင်းခရိုင်အတွင်း ဘန်းချောင်းဒေသတည်ရှိသည်။

မြှိုတ်-ထားဝယ်ခရိုင်တွင် ၁၉၄၉ ခန့်ကတည်းက လက်နက်ကိုင်တိုက်ပွဲ အများအပြား ဖြစ်ပွားခဲ့သည်။ ၁၉၉၇ ခန့်တွင် မြန်မာစစ်တပ်သည် KNLA တပ်မဟာ ၄ နယ်မြေကို ထိုးစစ်ဆင်နဲ့ခဲ့ကာ ကျေးရွာများကို မီးရှုံးပြီး အရပ်သားလူထုကို နေအိမ်စွန်းခွာထွက်ပြီးစေခဲ့သည်။ အရပ်သားအများမှာ ထိုင်းနယ်ခြားသို့ ဖြတ်ကျော်ထွက်ပြီးကာ ယခုအချိန်ထိ ဒုက္ခသည်စခန်းများတွင် နေထိုင်ဆဲဖြစ်ပြီး အချို့မှာ တတိယနိုင်ငံသို့ရောက်ရှိသွားသည်။ ဘန်းချောင်းစရိယာတွင်လည်း ကျေးရွာသူ ကျေးရွာသားများကို အတင်းအကြပ်ရွှေ့ပြောင်းစေခဲ့ပြီး ၁၉၉၇ ထိုးစစ်ကြောင့် ကျေးရွာများကို လုံးဝစွန်းခွာစေခဲ့သည်။ ယင်းနောက် ထိုင်းနိုင်ငံသို့ ထွက်ပြီးခြင်း သို့မဟုတ် တောတောင်အတွင်း ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) အဖြစ် နေထိုင်ခဲ့ရသည်။ ၁၉၉၈ ခန့်တွင် မြန်မာအစိုးရတပ်ပွဲများက ဘန်းချောင်းကိုထိန်းချုပ်ပြီးနောက် ယင်းဒုက္ခသည်များ တစ်စုံပြန်လာနေထိုင်နိုင်ကြသော်လည်း စစ်တပ်၏ ညျဉ်းပန်းမှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာ အကြောက်တရားဖြင့် နေထိုင်လာရသည်။ ၄၂၈းတို့ကို လွတ်လပ်စွာသွားလာခွင့်မပြုဘဲ တောင်ယာစိုက်ပျိုးလုပ်ကိုင်ရန်အတွက်ပင် ခွင့်ပြုချက်တောင်းခံရန် လိုအပ်သည်။ ဝါးခြားစည်းရှိုးများ ကာရံထားသော ဗဟိုထိန်းချုပ်စရိယာအတွင်း နေထိုင်ခိုင်ခဲ့သည်။ ဘန်းချောင်းကျေးရွာသူ ကျေးရွာသားများမှာ ၂၀၁၂ ခန့်မှစ၍ ပိုမိုလွတ်လပ်စွာ နေထိုင်နိုင်လာသော်လည်း ထိုဒေသတွင် မြန်မာစစ်တပ်တည်ရှိနေမှုကြောင့် ခြိမ်းခြားက်မှုပုံစံများ မပြောင်းမလဲ တည်ရှိနေဆဲဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ ဆယ်စုနှစ်ကြာ ဖြစ်ပွားလာခဲ့ခြင်း၊ ပြီးလွှားရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် တိုက်ခိုက်သိမ်းပိုက်မှုများကြောင့်

တရားဝင်မြေယာမှတ်ပုံတင်ရန် မဖြစ်နိုင်ခဲ့ပါ။ ယင်းကြောင့်ပင် ကျေးဇူးသူ ကျေးဇူးသားများမှာ သတ္တွေ်နှင့် အခြားစီမံကိန်းများကြောင့်ဖြစ်လာသော မြေယာသိမ်းဆည်းမှုများကို တုံ့ပြန်ရင်ဆိုင်နိုင်စွမ်း ချို့တဲ့ခဲ့ရသည်။

ယခုအခါ မြန်မာအစိုးရမှာ စစ်အာဏာရှင်စနစ်မှ အရပ်သားတစ်ပိုင်းအစိုးရအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးလက်မှတ်များရေးထို့ခဲ့သည်။ ယင်းသို့သော အပစ်အခတ်ရပ်စဲရေးနှင့် အနောက်နှင့်ငဲ့များ၏ စီးပွားရေးပိတ်ဆို့မှု ရပ်သိမ်းလာခြင်းတို့ကြောင့် သယံဇာတကြွယ်ဝသော တန်သံရီတိုင်းအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လျှောင်းလာသည်။ အုပ်ချုပ်ရေးအဖြုပ် နယ်မြေဖြစ်နေခြင်းကြောင့် စည်းမျဉ်းစည်းကမ်းများ စောင့်ကြည့်ထိန်းချုပ်အသက်သွင်းရန် ပျက်ယွင်းမှုကိုဖြစ်ပေါ်စေပြီး ယင်းကပင် ဘန်းချောင်းသတ္တွေ်ငါး ဥပမာကဲ့သို့သော သယံဇာတထုတ်သူသည့် စီမံကိန်းများကြောင့် အသံအဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင်ကို အပြင်းအထန်ပျက်ယွင်းစေပါသည်။


ဘန်းချောင်းသတ္တွေ်ငါးကို ဥပဒေအရ သို့မဟုတ် စီမံအုပ်ချုပ်မှုကြောင်းအရ မည်သူ့တွင် လုပ်ပိုင်ခွင့်အာဏာဆိုသည့်ကိစ္စမှာ ရှုပ်ထွေးပါသည်။ သို့သော် ယင်းအကြောင်းများသည် မေဖလားဝါးနှင့် ငင်း၏ မိတ်ဖက်ထိုင်းလုပ်ငန်းများအနောက်နှင့် ထိခိုက်ခံစားရသော ရပ်စွာအဖွဲ့အစည်းများ၏ လူမှုလိုင်စင်ရယူရန်မလိုဘဲ လုပ်ငန်းလုပ်ကိုင်ရပါသည်ဆိုသော ဆင်ခြေမဟုတ်ပါ။ ယင်းအပြင် မြန်မာအစိုးရ သတ္တွေ်ငါးကုမ္ပဏီအနေနှင့်လည်း သတ္တွေးဖော်ရေးလုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်အရေးယူနိုင်ခြင်းမရှိပါက လုပ်ပိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း မပြုသင့်ပါ။ ထိုအတူ KNU အနေနှင့်လည်း ယင်းသို့သောလုပ်ငန်းများကို ထိန်းသိမ်းကြီးကြပ်နှင့် စွမ်းဆောင်ရည်မရှိပါက လုပ်ကိုင်ခွင့်ပါမစ ထုတ်ပေးခြင်းမပြုသင့်ပါ။

ခုနစ်အလိုက် စီမံကိန်းလုပ်ဆောင်မှု အချိန်ရေး

မတ ၂၀၁၀	သတ္တွေ်ငါး ဝန်ကြီးဌာနသည် ပုံမှန် လုပ်ပိုင်ခွင့်ပါမစ ပေးသည့် လုပ်ငန်းစဉ်အတိုင်းမဟုတ်ဘဲ မေဖလားဝါးကုမ္ပဏီကို လုပ်ကွက် ၁၁၂ နှင့် ၃ (တစ်ကွက်ယွင် ၆၈) အတွက် စုစုပေါင်း ၆၇၅၀၀ ချထားပေးခဲ့သည်။
ဧ ၂၀၁၁	မြတ်-ထားဝယ်ချိုင် KNU သည်လည်း မေဖလားဝါးကုမ္ပဏီကို ချထားပေးခဲ့သည့် ယင်းလုပ်ကွက် ၁၁၂ နှင့် ၃ တွင်ပင် သတ္တွေးဖော်ရန် East Star ကုမ္ပဏီကို လုပ်ပိုင်ခွင့်လက်မှတ်ချပေးခဲ့သည်။

၂၀၁၁ ခုနှစ် နောင်းပိုင်း သို့မဟုတ် ၂၀၁၂ ခုနှစ် အစောပိုင်း	East Star ကုမ္ပဏီက ကွမ်းချောင်းကြီးကျေးရွာ လုပ်ကွက် J အတွင်းရှိ ကျေးရွာသားများ၏ စိုက်ပျိုးမြေပေါ်တွင် ရွာသားများ၏ သဘောတူညီချက်မရဘဲ မြေဇက ၆၀ ပေါ်တွင် ဟင်းလင်းဖွင့် သွေ့တွင်းဖော်ခြင်း အကြီးစားလုပ်ငန်း စတင်ခဲ့သည်။
မတ ၂၀၁၂	မေဖလားဝါးကုမ္ပဏီက လုပ်ကွက် D ၅ နှင့် ၆ တို့တွင် (တစ်ကွက်လျှင် ၆က ၂၀၀ စီဖြင့်) ထပ်ဆောင်းလုပ်ကိုင်ခွင့် စုစုပေါင်း ၆က ၆၀၀ ရရှိခဲ့သည်။
စက်တင်ဘာ ၂၀၁၂	ဘန်းချောင်းမှ ကမ်းရီးတန်းပေါ်ရှိ သရက်ချောင်းမြို့နယ်ရှိ (ဆီဒေါဆိပ်ကမ်း) အထိ သယ် ယူ ပို့ဆောင်ရေးလမ်းဖောက်ရန် လုပ်ပိုင်ခွင့်ကို တန်သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မေဖလားဝါး ကုမ္ပဏီသို့ ချေးခဲ့သည်။
နိုဝင်ဘာ ၂၀၁၂	စီမံကိန်းကို ငွေကြေးထောက်ပံ့ခြင်းနှင့် ကျောက်မီးသွေးရောင်းချုပ်ခြင်း လုပ်ဆောင်မည့် Energy Earth ကုမ္ပဏီနှင့် East Star ကုမ္ပဏီတို့ ပူးတွဲလုပ်ငန်းလုပ်ဆောင်ရန် သဘောတူညီချက်စာချုပ် ချုပ်ဆိုသည်။
နေ့နဝါရီ ၂၀၁၃	Thai Asset ကုမ္ပဏီက KNU ၏ ခွင့်ပြုချက်မရှိဘဲ လမ်းဖောက်ခြင်းလုပ်ငန်း စတင်သည်။
နေ့နဝါရီ ၂၀၁၄	စီမံကိန်းကို ပြန်လည့်သုံးသပ်ရန် KNU (မြိုတ်-ထားဝယ်ခရှင်) အထွေထွေ အတွင်းရေးမှုး မှ East Star ကုမ္ပဏီ၏ လုပ်ငန်းများ ယာယ်ရုပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် စီမံကိန်းက ရှုံးဆက်လုပ်ကိုင်ဖြဖြစ်သည်။
မတ ၂၀၁၄	ကုမ္ပဏီအနေနှင့် လက်ရှိ လုပ်ငန်းလုပ်ကိုင်နေသော ၆၀ ကောထက် ထပ်တိုးလုပ်ကိုင်မည်မဟုတ် ဟူသည့် သဘောတူညီချက်ကို KNU မြိုတ်-ထားဝယ်ခရှင် တာဝန်ရှိသူများ၊ East Star ကုမ္ပဏီနှင့် ကျေးရွာသူ ကျေးရွာသားများ လက်မှတ်ရေးခဲ့သည်။
နိုဝင်ဘာ ၂၀၁၄	သတ္တုတွင်းလုပ်ငန်းများကို ဆန်ကျင်သည်အနေနှင့် ကျေးရွာသူ ကျေးရွာသားများက Thai Asset နှင့် East Star တို့၏ လမ်းများကို ပိတ်ဆုံးခဲ့သည်။ သို့သော် East Star ကုမ္ပဏီ၏ လမ်းကို KNLA က ပြန်ဖွင့်ပေးခဲ့သည်။
နေ့နဝါရီ ၂၀၁၅	ကနဦးဦးက သဘောတူထားသည့် ၆က ၆၀ အပြင် ထပ်တိုးခဲ့လုပ်ကိုင်မည့် မြေပုံတစ်ခုကို East Star ကုမ္ပဏီက ရပ်ရွာအစည်းအဝေးတွင် ထုတ်ဖော်ပြခဲ့သည်။ ယင်းနယ်မြေသည် ကျေးရွာသူ ကျေးရွာသားများ ကစားကွင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ကွမ်းသီးပင်များနှင့် နေအိမ်များ အဖြစ် ရှိနှင့်နေပြီးဖြစ်သည်။
ဖေဖော်ဝါရီ၂၀၁၅	မြန်မာအစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာန၊ မြေယာမှတ်ပုံးတို့ အဖြောက်ချက်ကို စုစုပေါင်းစပ်လောက်ခြင်း အခြေအနေကို စုစုပေါင်းစပ်လောက်ခြင်း အတူ ဘန်းချောင်းသို့ ကွဲပွဲတွင် မြေပုံးတို့ အဖြစ် ကြေညာခဲ့သည်။ သို့သော် ယင်းမြေယာ အားလုံးနှင့်ပါးမှာ ရွာသားများ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးနေသောနေရာ များဖြစ်ပြီး မြေလွှတ်မြေရှင်း မဟုတ်ပါ။

ဖော်ပြပါမြေပုံသည် သပြုချောင်း၊ ကျောက်ထဲ၊ ကွမ်းချောင်းကြီးနှင့် ကထောင်းနှင့် ကျျေးစွာများတွင် လက်ငင်းမြေယာများ အသုံးချဖော်ပုံဖြစ်သည်။ မြေပုံအရရှိပါက သတ္တမိုင်းလုပ်ကွက် ၁ မှ ၆ အထိသည် စွာသားများ ရွှေ့ပြောင်းတောင်ယာအဖြစ် အသုံးပြုနေသော မြေနေရာဖြစ်ကြောင်း ရင်းရင်းလင်းလင်း သိနိုင်ပါသည်။ လက်ရှိ အခြေအနေတွင် လုပ်ကွက် ၂ အတွင်းရှိ ကေ ၅၀၀ အနက် ကေ ၆၀ တွင်သာ သတ္တတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ အကယ်၍ သတ္တတူးဖော်ခြင်းလုပ်ငန်းကို စုစုပေါင်း ကေ ၂၁၀၀ သို့ ခွင့်ပြုလိုက်ပါက စွာသူစွာသားများအနေနှင့် စိုက်ပျိုးမြေဇက အများအပြားဆုံးရှုံးသွားမည်ဖြစ်ပြီး ငါးတို့၏ အသက်မွေးမှု၊ ယဉ်ကျေးမှုနှင့် နေထိုင်မှုဘဝတို့ကို ကြီးမားစွာထိခိုက်စေမည် ဖြစ်သည်။



ထုတ်ပြန်ထားသည့် သံသယဖြစ်ဖွဲ့စီမံကိန်းတစ်ခု

စီမံကိန်းများနှင့်ပတ်သက်၍ အဓိကပြဿနာမှာ ယင်းတို့ကို စစ်အာဏာရှင်လက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ ဘန်းချောင်းတွင် ၂၀၀၃၊ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ကျောက်မီးသွေးတည်ရှိမှုတိုင်းတာရန် ဘူမိဖော်ပညာရှင်များ ကွင်းဆင်းတိုင်းတာသောအခါ စစ်တပ်အရာရှိများက လုံခြုံရေးပေးခဲ့သည်။ ယင်းနောက် စစ်တပ်မှ တိုင်းပြည်ကို လုံးဝထိန်းချုပ်ထားသည့်အချိန်၊ မြန်မာပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ မစတင်မီ မတ်လ ၂၀၁၀ ခုနှစ်တွင် အကြီးစားသတ္တုတူးဖော်ရန် လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဝင်းနှင့် စစ်တပ်နှင့် အစိုးရအရာရှိများ ဆက်ဆံရေးနီးစပ်သဖြင့် မေဖလားဝါးကုမ္ပဏီအနေနှင့် သတ္တုလုပ်ကွက်ပါမစ်ရရှု ပုံမှန်လုပ်ဆောင်ရာသည့် လုပ်ငန်းစဉ်များကို ဖြတ်ကျော်ကာ လိုင်စင်ရရှုခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီမှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦး၏အဆိုအရ ငင်းတို့အနေနှင့် ကျောက်မီးသွေးတွင်းလုပ်ကွက်များကို လုံးဝသွားရောက် ကွင်းဆင်းလေ့လာခဲ့ခြင်းမရှိဘဲ မေဖလားဝါးကုမ္ပဏီက တောင်းဆိုခဲ့ခြင်းမရှိသည့်တိုင် လုပ်ကွက် ဧက ၁၅၀၀ ရရှိခဲ့သည်^၃။ ခရီးနီးတို့၏ ထုံးစံဖက်ရှင်အတိုင်း ဘန်းချောင်းတွင် ဧက ၅၀၀ ရှိ လုပ်ကွက်သုံးကွက် (စာမျက်နှာ ၁၇ ရှိ မြေပုံပါ လုပ်ကွက် ၁၂၂ နှင့် ၃၈) ချီးမြှုင့်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း မေဖလားဝါးကုမ္ပဏီအနေနှင့် ယင်းလုပ်ကွက်သုံးကွက်စလုံး၌ တကယ့်မြေပြင်တွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ ဘန်းချောင်းနှင့်ယောက်ရရှိယာကို စီမံအုပ်ချုပ်နေသော KNU ထံမှုလည်း မည်သည့်လုပ်ပိုင်ခွင့်ပါမစ်မျှ ရရှိထားခြင်းမရှိပေ။

ရှင်းရှင်းလင်းလင်းရှိမနေသည့် မိတ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် East Star ကုမ္ပဏီကို မေဖလားဝါးကုမ္ပဏီက ငင်းတို့ကိုယ်စား လုပ်ငန်းလုပ်ဆောင်ခွင့်ပေးထားသည်။ East Star ကုမ္ပဏီသည် KNLA တပ်မဟာ ၄ နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည်။ East Star ကုမ္ပဏီသည် မြန်မာအစိုးရ သတ္တုတွင်းကုမ္ပဏီထံမှ မည်သည့်ပါမစ်မျှ တိုက်ရှိက်ရရှိခဲ့ခြင်းမရှိသော်လည်း အထက်ပါလုပ်ကွက်သုံးခုံ့လုပ်ငန်းလုပ်ကိုယ်စားလုပ်ပိုင်ရန်၂၀၁၁ ခုနှစ်တွင် KNU မြို့တိ-ထားဝယ်ခရိုင်ထံမှ လုပ်ငန်းလုပ်ပိုင်ခွင့်လက်မှတ် ရရှိခဲ့သည်။ ထို့အတူ KNU မူဝါဒအရ KNU ဗဟိုအလုပ်မှုဆောင်ကော်မတီ စွဲ့ပြုချက်လိုအပ်သော်လည်း East Star ကုမ္ပဏီသည် ငင်းကော်မတီထံမှုလည်း မည်သည့်လုပ်ပိုင်ခွင့်မျှ တိုက်ရှိက်ရရှိခဲ့ခြင်းမရှိပေ။ East Star အနေဖြင့် KNLA တပ်မဟာ(၄) နှင့် ကောင်းမွန်သော ဆက်ဆံရေးကြောင့် လုပ်ငန်းများ အကောင်ထည်ဖော်ရန်ခွင့်ပြုချက် ရရှိခဲ့ခြင်းသာမက ငင်းတို့အား အကာအကွယ်ပေးနိုင်မှုရှိသည်ကို ကောင်းမွန်စွာသိရှိထားသည်။

၂၀၁၁ နှောင်းပိုင်း သို့မဟုတ် ၂၀၁၂ အစောပိုင်း ကာလတစ်ရပ်တွင် ကုမ္ပဏီက ကွမ်းချောင်းကြီးစွာ လုပ်ကွက် ၂၀၁၂ ဧက ၆၀ ပေါ်တွင် အချိန်ပြည့် သတ္တုတူးဖော်ခြင်းလုပ်ငန်းတစ်ခဲ့သည်။ ကျောက်မီးသွေးများကို ကုန်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ရေးအတွက် East Star ကုမ္ပဏီသည် နယ်စပ်သို့ ထိုးနီးမှတစ်ဆင့် အီတာလျှုံးထိုင်းကုမ္ပဏီက ဖောက်လုပ်ထားသော ထားဝယ်လမ်းသစ်သို့ ဆက်သွယ်သည့် လမ်းတစ်လမ်းဖောက်လုပ်ခဲ့သည်။

^၃ မေဖလားဝါးကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွှေသားများတွေ့ဆုံးမှု အောက်တို့ဘာ ၂၀၁၄

စီမံကိန်းကြောင့် ဖြစ်ပေါ်လာသော မြေယာသိမ်းဆည်းခြင်း၊ ရေထုနှင့် လေထုညစ်ညမ်းခြင်းနှင့် ကျွန်းမာရေးဆိုင်ရာ ဆုံးကျိုးများအပေါ် ရွှေသားများက ကန့်ကွက်ခဲ့ကြသည်။

ရပ်ရွာအဖွဲ့အစည်းများနှင့် မိဒိယတို့၏ အားကောင်းသောဖိအားကြောင့် စီမံကိန်းပြန်လည် သုံးသပ်ရေး KNU မြို့တ်-ထားဝယ်ခရိုင် အတွင်းရေးမှူးက East Star ကုမ္ပဏီ၏ ကျောက်မီးသွေး သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ယာယိရပ်ဆိုင်းထားရန် ထုတ်ပြန်ခဲ့သည်။ သို့သော် ကုမ္ပဏီသည် ယင်းသို့ရပ်ဆိုင်းထားရန် ကြေညာစာကို လုံးဝ လျှစ်လျှော်ကာ စီမံကိန်း ရှေ့ဆက်လုပ်ဆောင်လျက်ရှိသည်။ ယင်းကုမ္ပဏီသည် နွေရာသီတွင် တစ်ရက်လျှင် ကျောက်မီးသွေးတန်ချိန် ၄၇၆ တန် ကွမ်းချောင်းကြီးကျေးရွာမှ ထိုင်းနယ်စပ်အနီးရှိ အများကျေးရွာသို့ ပို့ဆောင်လျက်ရှိသည်။ ၄၂းနေရာတွင် ယင်းကုမ္ပဏီသွေးများကို သို့လျှောင်ခြင်း၊ လိုအပ်သောလုပ်ငန်းအဆင့်လုပ်ကိုင် ခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချေရန် ပြင်ဆင်ခြင်းတို့ ပြုလုပ်သည်။^၃ ယင်းနှုန်းအတိုင်းသာဆိုပါက သတ္တုတူးဝန်ကြီးဌာနက မေဖလားဝါးကုမ္ပဏီအပေါ် ကန့်သတ်ထားသော ပြည်ပတင်ပို့ခွင့်တန်ချိန် ၂၀,၀၀၀ မှာ လျင်မြန်စွာ ပြည့်မြှို့သွားမည်ဖြစ်သည်။^၄ ပို့သွားမည်ဖြစ်သည်။^၅ ယင်းတို့ကြောင့် ဘန်းချောင်းကျောက်မီးသွေးမှ အမှန်တကယ် ထုတ်လုပ်နေသော ပမာဏ၊ မေဖလားဝါးကုမ္ပဏီနှင့် East Star ကုမ္ပဏီတို့ သတ္တုတူးဝန်ကြီးဌာနနှင့် KNU သို့ ပေးဆောင်နေသော အခွန်အခတိနှင့်ပတ်သက်၍ အရေးတကြီး မေးခွန်းထုတ်ရမည့်အနေအထား ဖြစ်ပြီး ယင်းသည် စီမံကိန်းတွင် ပွင့်လင်းမြင်သာမှုကင်းမဲ့ နေခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

ထိုသို့သောအနေအထားတွင် ဒေသခံလူထုမှာ ညစ်ညမ်းသော ရေထု၊ အနွေရာယ်ရှိသော ကျောက်မီးသွေးမီးတောက်တို့ ဒက်ကို ဆက်လက်ခံစားနေရပြီး မြေယာများထပ်မံသိမ်းဆည်းခံရမည့် အရေးကိုလည်း စိုးရိမ်နေရသည်။ သတ္တုတူးတွင်းကို အက ၆၀ ထက် ထက် ထပ်မံချွဲထွင်ခြင်းမပြုရန် ကျေးရွာသူကျေးရွာသားများနှင့် East Star ကုမ္ပဏီတို့ ၂၀၁၄ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သော်လည်း East Star ကုမ္ပဏီအနေနှင့် ယင်းစာချုပ်ကို ချိုးဖောက်ပြီး မည်သည့်နည်းပြုမဆို လုပ်ငန်းချွဲထွင်ရန် ကြိုးစားအားထုတ်သည့်လုပ်ဆောင်မှုများနှင့် စီစဉ်နေသည် အနေအထားဆိုက်ရောက်နေသည်။ ၂၀၁၅ ခုနှစ် နောက်တို့တွင် ကြိုးစားအားထုတ်သည့်လုပ်ဆောင်မှုများနှင့် စီစဉ်နေသည်းအဝေးတွင် ကုမ္ပဏီက စီမံကိန်းအသစ်အတွက် မြေပုံတစ်ခုတင်ပြခဲ့သည်။ ယင်းမြေပုံအရ ကန်ဦးသဘောတူထားသည် အက ၆၀ ထက်ပိုမိုချွဲထွင်လိုနေပြီး ထိုမြေနေရာအပေါ်တွင် ကျေးရွာသူကျေးရွာသားများ ကစားကွင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ကွမ်းသီးစိုက်ခင်းနှင့် နေအိမ်များ တည်ရှိနေသည်။

East Star ကုမ္ပဏီသည် တစ်ကိုယ်တည်း လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အင်အားကြီးမားသောစီးပွားရေး လုပ်ငန်းကြီးများက နောက်ကွယ်တွင် ဘဏ္ဍာရေးဆိုင်ရာ ကုညီထောက်ပံ့မှု နောက်ခံပါရှိနေသည်။ ဘန်းချောင်းမှု ကျောက်မီးသွေးများကို ရောင်းချေရန်အတွက် East Star ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးတူးဖော်ရေးနှင့် ဖြန်ဖြူးရေးကုမ္ပဏီတစ်ခုဖြစ်သည် Energy Earth ကုမ္ပဏီနှင့် ပူးတွဲ(အကျိုးတူ)

^၃ ရွှေသားများ၏ အဆိုအရ East Star ကုမ္ပဏီသည် တစ်ဆောက်လျှင် ၁၇ တန်ပါသော ထရ်ကား ၁၄ စီးပွဲ အများကျေးရွာသို့ တစ်ရက်လျှင် နှစ်ကြိမ် ပို့ဆောင်လျက်ရှိပြီး တစ်တစ်နောင်းရေး ထိုင်းဘတ် ၂၀၀၀ ခုနှစ်သည်။

^၄ သတ္တုတူးဝန်ကြီးဌာနနှင့် ဒေသခံရွှေသားတို့ အောက်တိုဘာ ၂၀၁၄ တွင် ပြုလုပ်သော အစည်းအဝေးအရ

လုပ်ငန်းစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ စာချုပ်အရ Energy Earth က ကျောက်မီးသွေးတွင်းလည်ပတ်ရန် ကုန်ကျစရိတ်ကိုကျခံပြီး အကျိုးအမြတ်၏ ၇၀ ရာခိုင်နှင့် East Star က ၃၀ ရာခိုင်နှင့် အသီးသီးရရှိမည်ဖြစ်သည်။ စာချုပ်ပါသဘောတူညီချက်အရ East Star ကုမ္ပဏီက Energy Earth ကို ဘန်းချောင်းအပါအဝင် အခြား ကျောက်မီးသွေးတွင်းများမှ စုစုပေါင်းကျောက်မီးသွေးတန် သန်း ၄၀ ရှာဖွေပေးရမည်ဖြစ်သည်။

လုပ်ကွက် ၂ တွင် ကျောက်မီးသွေး တူးဖော်မှုလုပ်ငန်းများ လုပ်ကိုင်နေချိန်တွင် သတ္တုတွင်း ၀နှစ်ကြီးငွားနာသည် မေဖလားဝါးကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် ကေ ၂၀၀ စီရိုသော နောက်ထပ်လုပ်ကွက်သုံးခဲ့ ချထားပေးခဲ့သည် (လုပ်ကွက် ၄ ၅ နှင့် ၆ တို့တွင်တွေ့နှင့်သည်)။ ယခုအခါ မေဖလားဝါးကုမ္ပဏီသည် ဘန်းချောင်းအရိပ်ယာအတွင်းရှိ စုစုပေါင်း ကေ ၂၀၀၀ (လုပ်ကွက် ၁ မှ ၆) တွင် သတ္တုတူးခွင့်ရရှိထားသည်။ လုပ်ကွက် ၁ မှ ၃ အထိ လုပ်ဆောင် ထားခဲ့ပုံအရ လုပ်ကွက် ၄ မှ ၆ အထိကို မြေပြင်တွင် အမှန်တကယ် လုပ်ငန်းလုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိပါ။ သို့သော် အခြားမရှင်းလင်းသော မိတ်ဖက်စီးပွားရေးလုပ်ငန်းတစ်ရပ်ကို ထူထောင်ခဲ့ပြီး ယင်းကုမ္ပဏီမှာ Thai Asset သတ္တုကုမ္ပဏီ ဖြစ်သည်။ East Star နှင့် မတူခြားနားသည်မှာ Thai Asset ကုမ္ပဏီသည် KNU ထံမှ မည်သည့်ကျောက်မီးသွေး သတ္တုတူးဖော်ခွင့်မျှ မရှိပါ။ ယင်းသို့သော လုပ်ပိုင်ခွင့်ရရှိအောင် လုပ်ဆောင်ရမည့်အစား တန်သာရိတိုင်းဒေသကြီးအစိုးရနှင့် နီးစပ်သော မေဖလားဝါးကုမ္ပဏီ အပေါ်တွင်သာ နိုင်အားထားပြထားသည်။ Thai Asset ကုမ္ပဏီက ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ မစတင်သေးလင့်ကစား ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေးလမ်းဖောက်ရန် ဦးတည်ချက်ထား လုပ်ဆောင်လျက်ရရှိသည်။ East Star ကုမ္ပဏီက ထိုင်းနယ်စပ်မှတစ်ဆင့် အရှေ့ဘက်သို့ ကျောက်မီးသွေး သယ်ယူပို့ဆောင်နေစဉ် Thai Asset ကုမ္ပဏီမှာ အနောက်ဘက်မှ ကမ်းရှိုးတန်း (ဆီဒေါဆိပ်ကမ်း)သို့ ဦးတည်လုပ်ဆောင်ရန် ပေါ်ထွက်လာသည်။ ယင်းဦးတည်ချက်အတွက် ဘန်းချောင်းရှိုးကထောင်းနီးမှ သရက်ချောင်းရှိုးဆီဒေါဆိပ်ရှိုးလမ်းဖြင့် သယ်ယူပို့ဆောင်လျက်ရရှိသည်။ ယင်းကျောက်မီးသွေး သယ်ယူပို့ဆောင်ရေးလမ်းအပြင် သို့လျော်ရန်အတွက် ကပ္ပါယ်ပိုင်လယ်ပြင် ထားဝယ်မြစ်ဝတွင် ဆိပ်ကမ်းကယ်တစ်ခု တည်ဆောက်ရေး စတင်လျက်ရရှိသည်။ ယင်းဆိပ်ကမ်းမှတစ်ဆင့် တန်သာရိတိုင်းအတွင်း တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ ၇ ရုံအနက် တစ်ရုံရုံသို့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ဖွှံယူရရှိနေသည်။ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စစ်တမ်းကောက်ယူထုတ်ပြန်ခြင်းမရှိဘဲ လမ်းဖောက်ခြင်းနှင့် ဆိပ်ကမ်းတည်ဆောက်ခြင်းတို့ ပြီးစီးလုပြီဖြစ်သော်လည်း ရွာသားများ၏ ကန့်ကွက်မှုကြောင့် နောင့်နှေးလျက်ရရှိသည်။

အစောပိုင်းမြို့ Thai Asset က ၂၀၁၃ ခုနှစ်တွင် လမ်းစတင်ဖောက်လုပ်ချိန် ရွာသူရွာသားများမှာ ထောက်ခံမှု ပေးခဲ့ကြသည်။ ကုမ္ပဏီအနေနှင့် ယင်းလမ်းဖောက်လုပ်ခြင်းသည် ဘန်းချောင်းကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများသယ်ယူပို့ဆောင်ရန်ဟု မည်သိမျှပြောဆိုခြင်းမရှိဘဲ ရွာသားများ၏ အကျိုးစီးပွားအတွက် ဟုယုံကြည်၍ လောက်အောင် လုပ်ဆောင်ထားသည်။ သို့သော် ယင်းလမ်းဖောက်လုပ်ခြင်းသွေးတွင်းများ ပိုမိုတူးဖော်ရေးအတွက် ဖြစ်လာမည်ဆိုသည်ကို ရွာသားများ နားလည်သဘောပါက်လာသောအခါ ကေ ၆၀ လုပ်ကွက်အနီးရှိ ကွမ်းချောင်း ကြီးကျေးရွာမှာ စိုးရေချိန်ဖြင့်တက်လာပြီး ဘန်းချောင်းရွာသားများမှာ ကျောက်မီးသွေးတွင်းနှင့် လမ်းဖောက်လုပ်ရေးကို ဆန့်ကျင်ရန် စစည်းညီညွတ်လာကြတော့သည်။ ရပ်ရွာအဖွဲ့အစည်း (ဘန်းချောင်းဒေသခံများ) များသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် Thai Asset နှင့် East Star ကုမ္ပဏီတို့၏ လမ်းကြောင်းများကို ပိတ်ဆိုလိုက်ကြတော့သည်။

KNLA ၏ လျင်မြန်စွာ ပြန်လည်ဖယ်ရှားမှုကြောင့် East Star ကုမ္ပဏီက လမ်းကြောင်းပြန်ဖွင့်သွားခဲ့သော်လည်း အခြားလမ်းတစ်ခုကိုမူ ၂၀၁၅ ခုနှစ် ဉာဏ်တော်လအထိ ဆက်လက်ပိတ်ဆိုထားခဲ့သည်။ ယင်းသို့ ဆက်လက်ပိတ်ဆိုထားမှုကြောင့် Thai Asset ကုမ္ပဏီ၏ ပြီးစီးလုန်း လမ်းဖောက်လုပ်မှုကို ထိရောက်စွာ ဟန့်တားထားနိုင်ခဲ့သည်။ ရွာသူရွာသားများနှင့် ညိုနိုင်းရန်၊ ပိတ်ဆိုထားသောလမ်းကြောင်းကို ပြန်ဖွင့်ပေးရန်နှင့် Thai Asset ကုမ္ပဏီ၏ လမ်းဖောက်လုပ်နေမှုကို အပြီးလုပ်ခွင့်ပေးရန် တန်သာရှိတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မေဖလားဝါးကုမ္ပဏီတို့က KNU ကို ဖိအားပေးခဲ့သည်။

ရပ်ရွာအဖွဲ့အစည်းများ (ဘန်းချောင်းဒေသခံများ)၏ နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးတောင်းဆိုမှုကြောင့် မြန်မာအစိုးရ သွေးတွင်းဝန်ကြီးဌာနသည် မေဖလားဝါးကုမ္ပဏီ၏ စီမံကိန်းတစ်ခုလုံးအား စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။ ယင်းနောက် ဝန်ကြီးဌာနအနေနှင့် လုပ်ကွက် ၁ မှ ၆ အတွင်းတွင် စုစုပေါင်း ၆၁၂ ဇကသာ မြေလွှတ်မြေရှင်းအဖြစ်သတ်မှတ်ပြီး မေဖလားဝါးကုမ္ပဏီ ကိုစာချုပ်အသစ်ပြန်လည် ချုပ်ဆိုသွားရန်ရှိကြောင်း ၂၀၁၅ ခုနှစ် ဧပြီလတွင် အကြောင်းကြားလာပါသည်။ မြေလွှတ်မြေရှင်းအဖြစ် ပြန်လည်ပြောင်းလဲ ပြင်ဆင်လိုက်သော ယင်းပမာဏမှာ ယခင်က ချထားပေးခဲ့သော ၂၁၀၀ ဇကထက်များစွာ လျော့နည်းသော်လည်း ထိမြေယာအားလုံးနီးပါးမှာ မြေလွှတ်မြေရှင်းမဟုတ်ဘဲ ရွာသားများက ရွှေ့ခြောင်းတောင်ယာ စိုက်ပျိုးရေးအတွက် အသုံးပြုနေသော နေရာများဖြစ်သည်။ ယင်းတောင်ယာမြေများကို မြန်မာအစိုးရက အသိအမှတ် မပြုသော်လည်း ဒေသခံရွာသားများမှာ KNU က ချမှတ်ထားသော KNU မြေယာ စာရင်းဌာနမှ မြေယာ တိုင်းတာပေးပြီး အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးဖြစ်သည်။ စိုက်ပျိုးမြေယာလက်မှတ်ရရှိရေး အဆင့်ဆင့်ကို ဖြတ်သန်းရယူထားသဖြင့် KNU ၏ တရားဝင်အသိအမှတ်ပြုမှုကို ရရှိထားသည်။ ထိုအတောအတွင်း ရွာသားများမှာ ကုမ္ပဏီ၏ လုပ်ငန်းအားလုံးရပ်ဆိုင်းရေး တောင်းဆိုလျက်ရရှိသည်။

အထက်ပါဆိုခဲ့သည့်အတိုင်း ဘန်းချောင်းအရေးမှာ မေဖလားဝါးကုမ္ပဏီကိုပုံပြု၍ ရှုပ်ထွေးသော ကော်ပိုရေးရှင်း အလိုက် မတော်မတရားပြုကျင့်သည့် ကွန်ရက်တစ်ရပ်အဖြစ် ဖြစ်တည်လာသည်။ မေဖလားဝါးကုမ္ပဏီသည် မြေပြင်တွင် လုံးဝလုပ်ငန်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ မြန်မာ့ဥပဒေကြောင်းအရ ဘောင်ဝင်စေရန် ငှင့်ကုမ္ပဏီ၏ အမည်ကို အသုံးပြုထားပြီး လုပ်ငန်းလုပ်ကိုင်ရန်အတွက် East Star နှင့် Thai Asset တို့နှင့် အမြတ်ထွက်သော ဆက်ဆံရေး တည်ဆောက်ထားသည်။ တကယ်တော့ သံသယများဖွယ်စီမံကိန်းကို ထိုင်းကုမ္ပဏီများနှင့် လုပ်ဆောင် နိုင်ရန် မေဖလားဝါးကုမ္ပဏီသည် အုပ်ချုပ်ရေးအပြီးပြုစွဲနေသည့် စစ်ရေးဆိုင်ရာ ရေးယာတွင် အားနည်းသော စီမံအုပ်ချုပ်ရေးအပေါ် အခွင့်ကောင်းယူကာ အမည်ခံကုမ္ပဏီတစ်ခုအဖြစ်သာ လုပ်ဆောင်နေပြီး အမှန်တကယ် လုပ်ကိုင်ခြင်းမရှိပါ။ သို့သော် ရွာသားများ၏ ကန်းကွက်တိုင်တန်းချက်များ၊ ရပ်ရွာအစည်းအဝေးများတွင် ညိုနိုင်းဆောင်ရွက်ရန် မေဖလားဝါးကုမ္ပဏီက ငှင့်တို့၏ အုပ်ချုပ်မှုကိုရှိက်တာ Dr. S Moses ကို စေလွှတ်လေ့ရှိသည်။ အုပ်ချုပ်ရေးအပြီးပြုစွဲနေသောဒေသတွင် ချည့်နဲ့သော စီမံအုပ်ချုပ်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည့် မေဖလားဝါးကုမ္ပဏီ၏ တာဝန်မဲ့လုပ်ရပ်များကြောင့် ပေါ်လာသော စိုးရိမ်ဖွယ်သဘာဝပတ်ဝန်းကျင်နှင့် ကျော်မာရေး ဆိုင်ရာ ဆိုးကျိုးများကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။




“စိုင်းစရိယာအတွင်း တာဝန်ရှိသူမှာအပ် ဝင်ခွင့်မှုပြု”ဟုရေးထားသော မေဖလားဝါးနှင့် East Star ကုမ္ပဏီ၏
ကွမ်းချောင်းကြိုးကျေးဇားရှိ ဆိုင်းဘုတ်



ဒက ၆၀ တွင်သာ လုပ်ငန်းလုပ်ကိုင်ရန် ရွာသူရွာသားများနှင့် East Star ကုမ္ပဏီတို့ လက်မှတ်ရေးထိုးနေစဉ်

ကော်ပိရေးရှင်းအလိုက် တရားမဲ့ပြုကျင့်မှု စွန်ရက်



ကုမ္ပဏီ သမိုင်းကြောင်း

မေဖလားဝါး သွေ့တွင်းကုမ္ပဏီလီမိတက်

မေဖလားဝါး သွေ့တွေးဖော်လုပ်ငန်းသည် ဘန်းချောင်းတွင် ကျောက်မီးသွေးတူးဖော်ရန် တရားဝင်ခွင့်ပြုစိန်ရထားသော မြန်မာကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပဏီရှင် မည်ကဲ့သိပ္ပါးပါးထားသည်ကိုသိရသော ထိုးကုမ္ပဏီနှစ်ခုက အောက်ပြုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ မေဖလားဝါး ကုမ္ပဏီကို ၂၀၁၀ ခုနှစ်တွင် ကုမ္ပဏီမှတ်ပုံတဲ့အဲပြီး ဘန်းကောက်နှင့် ရန်ကုမ္ပဏီတွင် အမြှေ့ဖို့က်သည်။ ကုမ္ပဏီပိုင်ရှင်များ ဦးကျော်ဝါးပြုလီမိတက်သည်။ ဦးကျော်ဝါးသည် မြန်မာပြည်တွင် သွေ့တွေးဖော်ခြင်း၊ ကွွန်း၊ ဘဏ်လုပ်ငန်း၊ လေကြောင်းသွေးလာရေးလုပ်ငန်းများ လုပ်ကိုင်သည်။ အချင်းသာဆုံးသော လုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သည်။ ဦးကျော်ဝါး ဥက္ကဋ္ဌလုပ်ခဲ့ဖူးသော ယခုဖျက်သိမ်းလိုက်ပြီးဖြစ်သည့် မြန်မာ ယေယာလားဝါးဘဏ်တို့ အမေရိကာနိုင်ငံခြားအေးပြားကဲ မူးယံ့အေးပါး ကုန်ကူးသည့်အဲဖွံ့ဗုံးနှင့် စစ်တပ်အရာရှိများနှင့် စီးပွားရေးအကျိုးစီးဌားအတွက် ပတ်သက်ဆက်နှယ်မှုများရှိသည်။ သူ့ပိုင်ဆိုင်သည့် အခြားစီးဌားရေးလုပ်ငန်းများမှာ ချင်းသွေ့ မေဖလားဝါး ကြိုတ်သားစက်ရှိ၊ TN Resources (Singapore) ပထုစ်ထာနီသစ်စက် (ထိုင်းနိုင်ငံ)နှင့် ရန်ကုန် အဲဝေးလေကြောင်းလို့ ဖြစ်သည်။⁶

East Star Company Limited

East Star Company သည် KNU ခရိုင်အဆင့် ခွင့်ပြု ချက်ဖြင့် ဘန်းချောင်းတွင် ကေ ၆၀ ရီမှား ပြောကျယ် အဝန်းပေါ်၍ သွေ့တွေးဖော်ခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ခဲ့သည်။ ဤထိုင်းကုမ္ပဏီကို ၁၉၈၃ ခုနှစ် တွင် တည်ထောင်ခဲ့ပြီး ချတ်ချုပ်ယူနစ် မိသားစုက အစိုက်ရှယ်ယာပိုင်ဆိုင်ကာ ကုမ္ပဏီကိုရိုက်တာများအဖြစ် ဆောင်ရွက်သည်။ East Star Company သည် ၂၀၀၇ ခုနှစ်တွင် ကျောက်မီးသွေး တူးဖော်ခြင်းမီးကို မူးယံ့ ထိုင်းနိုင်ငံမြောက်ပိုင်း လန်ဖွံ့ဗုံးအေားတွင် စတင်လုပ်ဆောင် ခဲ့သည်။

Thai Asset Mining Company Limited

Thai Asset ကုမ္ပဏီသည် များသောအားဖြင့် အင်ဒိန်းရားမှ ကျောက်မီးသွေးကို ထိုင်းနိုင်းများမှ ဝယ်ယူများသို့ ရောင်းချသည်။ ကုမ္ပဏီသည် ထိုင်းနိုင်းအရေးပိုင်းများ ဖြစ်သည့် ချွေးကုန်ရှင် ရယောင်းမှ ဘိလ်မြော စကြောင်း ဆုံးဆေးနှင့် အစားအသောက်လုပ်ငန်းများသို့ ရောင်းချသည်။ Thai Asset ကုမ္ပဏီသည် တရာ်နှင့် အိန္ဒိယုံ အမိကဓတ်အားပေးစက်ရုံများ ဆုံးလည်း ရောင်းချပြီး ကျောက်မီးသွေးကို တောင်ကိုးစီးယား၊ ထိုင်းမိန့် ဂျပန်နိုင်းသို့လည်း တင်ပို့နိုင်ရန် စီစဉ်လျက်ရှိသည်။ စက်မှုလုပ်ငန်းများသို့ တိုက်ရှိရောင်းချသည့်အပြင် Thai Asset ကုမ္ပဏီသည် နိုင်းခြားရှိ ကျောက်မီးသွေးတစ်ဆုံးရောင်းချသော ကုန်သွေ့ယိုလုပ်ငန်းစုများသို့လည်း ရောင်းချသည်။

Energy Earth Public Company Limited

Energy Earth အများပိုင်ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်ဒိန်းရားနိုင်း၊ ကာလိမန်တန်မှ တစ်ဆုံးကုမ္ပဏီဖြစ်သည့် PT. TRI TUNGGAL PITRIATI (TPP) မှ ပေါ်လောက်မီးသွေးများကို အမိကထားရောင်းချသည်။ ကုမ္ပဏီသည် ထိုင်း၊ တရာ်၊ အိန္ဒိယာ၊ တောင်ကိုးရီးယားနိုင်းမှ ဖောက်သည်များသို့ အခြားကြားခံကုမ္ပဏီ ဖြစ်သည် Energy Perfect Company Limited (EPCL) မှတစ်ဆုံး ရောင်းချသည်။ Energy Earth ကုမ္ပဏီသည် အင်ဒိန်းရားနိုင်းမှ ကျောက်မီးသွေးကိုသာ အားထားနေရမှုကို ရောင်ရားလိုသည့်အတွက် မြန်မာနိုင်းသို့ လုပ်ငန်းတိုးချွဲလိုက်ပြီး ဖြစ်သည်။ ကုမ္ပဏီကို ပန်းတို့ဖြစ်ဖြစ်သည့် “ဤနှစ်” သွေ့တွင်း ၅ တွင်း၊ စွေးကွက် ၅ ခု အရ သွေ့တွင်းအသစ်များတိုးချွဲရန်နှင့် ပိုင်ဆိုင်ရေး ထိုင်းမိန့် စွေးကွက်တိုးချွဲရန်လည်း မြန်မာနိုင်းသို့ လုပ်ငန်းတိုးချွဲ လာရုံရသည်။ Energy Earth သည် ဘန်းချောင်းတွင် သွေ့တွေးဖော်ရေးလုပ်ငန်းတွင်ပါဝင်သော တစ်ခုတည်းသော အများပိုင်ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်း စတော့ရေးကွက်တွင် “EARTH” အမည်ဖြင့် ရှုယ်ယာအရောင်းအဝယ်ပြုလုပ်သည်⁷။

⁶ http://www2.irrawaddy.org/article.php?art_id=1924

⁷ Energy Earth Annual Report 2014



East Star ကုမ္ပဏီက သတ္တုဗျားဖော်ရေးလုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ထားသည့် ကွမ်းချောင်းကြီးစွာရှိ ဘောလုံးကွင်း



မိမိကိန်းတို့ဆန့်ကျင်သည့်အနေနှင့် သတ္တုဗျားဖော်သည့်ကုမ္ပဏီများ အသုံးပြုသည့်လမ်းကို ပိတ်ဆိုထားသည့်စွာသားများ

မြန်မာနိုင်ငံတွင် သယံဇာတစုတိယူသော လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု

မြန်မာအစိုးရက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် သယံဇာတစုတိယူသည့် လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (EITI) ကို အကောင်အထည်ဖော်မည့် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာပြီး ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်အစိုးဝင်သော Multi-Stakeholders Group (MSG) က ၂၀၁၆ ခုနှစ်၊ နောက်ရှိလက္နတွင် မြန်မာနိုင်ငံ၏ ပထမဆုံး EITI အစီရင်ခံစာကို တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် EITI ကို အကောင်အထည်ဖော်နေသည့်အဆင့်တွင် ရှိနေသည့်အတွက် အစိုးရအနေဖြင့် ထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသည့် ၂၀၁၃ EITI စံနှုန်းနှင့်အညီ လိုအပ်ချက်အားလုံးကိုလိုက်နာရန် ကတိကဝတ်ပြထားသည်။ ယင်းလိုအပ်ချက်များကို ပြည့်မီရန် စီမံကိန်းအချက်အလက်များ၊ လိုင်စင်များ၊ စာချုပ်များနှင့် အကျိုးကူပိုင်ဆိုင်မှု အစရှိသည့်တို့အား လူအများသိအောင် ပြုလုပ်ပေးသင့်သည်။

စံနှုန်းလိုအပ်ချက် ၃.၉ အရ EITI နိုင်ငံများသည် သယံဇာတစုတိယူသည့် လုပ်ငန်းလိုင်စင်များကို အများသိ မှတ်ပုံတင်ရမည်ဖြစ်သည်။ ထိုအပြင် EITI နိုင်ငံများသည် လိုင်စင်ချေပေးခြင်းကိုလည်း အများသိအောင် ကြညာရမည်။ (၃.၁၀) အထူးသဖြင့် လိုင်စင်ရသူနှင့် ပူးတွဲမိတ်ဖက်အဖွဲ့ဝင်များ၏ အကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို လူအများသိအောင် ပြုလုပ်ပေးရမည်ဖြစ်သည်။ EITI လိုအပ်ချက် ၃.၁၁ အရ အကောင် အထည်ဖော်သည့် နိုင်ငံများကိုလည်း ထုတ်ယူသည့် သယံဇာတပစ္စည်းနှင့်ပတ်သက်၍ တင်ဒါပြုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီအားလုံး၏ အကျိုးအမြတ်ရမည့် ပိုင်ရှင်များ၏ အချက်အလက်များကိုလည်း အများသိမှတ်ပုံတင်ရန် အကြံပြထားသည်။ လိုအပ်ချက် ၃.၁၂ အရ EITI နိုင်ငံများကို သယံဇာတစုတိယူသည့် ကုမ္ပဏီများနှင့် ချုပ်ဆိုသည့် စာချုပ်ကိုလည်း လူသိရင်ကြားထုတ်ဖော်ရန် အားပေးထားသည်။

ဘန်းချောင်းရှိ သတ္တုတူးဖော်ရေးစီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းတိကျသည့် သတင်းအချက်အလက် ဝေမျှခြင်း မရှိခဲ့ပါ။ စီမံကိန်းတစ်လျှောက်လုံး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုမရှိခဲ့ဘဲ EITI လိုအပ်ချက်များကို ချိုးဖောက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခု EITI အဖွဲ့ဝင်လောင်းနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်များပြည့်မီသောနိုင်ငံဖြစ်ရန် ကြိုးစားနေချိန်တွင် မြန်မာအစိုးရနှင့် သယံဇာတစုတိယူသည့် ကုမ္ပဏီများနှစ်ရပ်လုံး အထက်တွင်ဖော်ပြခဲ့သည့် သတင်းအချက်အလက်များကို လူသိရင်ကြားဖြန့်ဝေခြင်းဖြင့် နမူနာကောင်း တစ်ခုအဖြစ် လုပ်ဆောင်သင့်ပါသည်။ သို့သော်လည်း အစိုးရသည် ဘန်းချောင်း ကျောက်မီးသွေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ထုတ်ဖော်ရန်ပျက်ကွက်ကာ ထုတ်ဖော်ရန် တောင်းဆိုရာတွင် EITI မှတောင်းဆိုသော လုပ်ငန်းဆိုင်ရာအချက်အလက်ဆိုင်ရာ မေးခွန်းများအတွက် မသေချာသော အချက်အလက်များသာ ပေးခဲ့သည်။

ပစ်နိုင်ဖွယ်ရှိသော ဥပဒေကြောင်းရာများ

တရားဥပဒေ

ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းသည် ဌာနေကရင်တိုင်းရင်းသားများ၏ နိုင်ငံတကာအသိအမှတ်ပြုထားသော လွတ်လပ်၍ ကြိုတင်ညီနှင့်သဘောတူညီချက်ရယူခြင်း (Free Prior and Informed Consent (FPIC) ကို ချိုးဖောက်ပြီး တွေားနိုင်ငံတကာစံနှင့်များကို မပြည့်မီဘဲ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အရ တာဝန်ယူမှုရှိသော စီမံကိန်းများဖြစ်ရန် အကောင်းဆုံး ကျင့်သုံးမှုများကိုလည်း ပျက်ကွက်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် စီမံကိန်းများကို နိုင်ငံတကာစံနှင့်အတိုင်းဖြစ်စေရန် တာဝန်ခံစေရန်မှာ ခဲယဉ်းလှသည်။ မြန်မာနိုင်ငံရှိ အကြီးစားသတ္တလုပ်ငန်းများကို ကိုင်တွယ်သည့် ဥပဒေမှုဘော်မှာ ရှင်းလင်းမှုမရှိသည့်အပြင် အပြောင်းအလဲများလှသည်။ သို့သော် ၁၉၉၄ ခုနှစ် သတ္တုတွင်းဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် သတ္တုတွင်း လုပ်ငန်းကြီးများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံချက်ကို ပြင်ဆင်ရန် လိုအပ်ပြီး (ပုဒ်မ ၂၄) ဘန်းချောင်းသတ္တုလုပ်ငန်းတွင် ယင်းကဲ့သို့ မည်သည်အခါန်ကမျှ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် သတ္တုတွင်း ဥပဒေပုဒ်မ ၇၉ အရ အများပြည့်သူမှုစိန်ရသည့် ရေအရင်းအမြစ်ကို သုံးစွဲခြင်းမှလည်း ရှောင်ကျဉ်းရန် တားမြစ်ထားသည်။

သတ္တုတွင်းဝန်ကြီးဌာနက မေဖလားဝါးကုမ္ပဏီအား ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအသစ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး နည်း ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းအပြင် ရှေ့ဆက်အကောင်အထည်ဖော်မည့် EIA လုပ်ထုံး လုပ်နည်းများအရ သတ္တုစီမံကိန်းလုပ်ငန်းကြီးများအတွက် EIA ပြုလုပ်ရန် လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များလည်းပြုလုပ်ရန် လိုအပ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေ များအရ ယခင်ကတည်းက စတင်လည်ပတ်ခဲ့ပြီးဖြစ်သည့် ဘန်းချောင်းစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ရှိပြီးသားဖြစ်ရမည်ဖြစ်ပြီး ယင်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောာစုံကြီးဌာန (MoECAF) သို့ တင်သွင်းရမည်။ MoECAF က ယင်းသတ္တုတွင်းလုပ်ငန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော့ညီထွေရှိကြောင်း လက်မှတ်ထဲတော်ပေးရမည်ဖြစ်ပြီး ယင်းလက်မှတ်ကို လူအများလက်လှမ်းမှုအောင် ထားရှုပေးရမည်။ ယင်းသဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော့ညီထွေကြောင်း လက်မှတ်မရှုပါက စီမံကိန်းလုပ်ဆောင် ချက်များ ရပ်တန်းထားသင့် သည်။

ဘန်းချောင်းသတ္တုတွင်းတည်ရှိသည့်နေရာ၏ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိလွယ်ရှုလွယ်မှုဖြစ်အခြေအနေကို ထည့်သွင်းစဉ်းစားကာ EIA လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအခြေအနေ လေ့လာဆန်းစစ်ချက်တစ်ရဲ့ကို ပြုလုပ်သင့်ပေသည်။ ယင်းလေ့လာဆန်းစစ်ချက်ကို အထူးသဖြင့် လက်ရှိ မြေ

ကော ၆၀ အပြင် သတ္တုလုပ်ငန်းကို ဆက်လက်တိုးခဲ့မည်ဆိုပါက ပိုမိုလုပ်ဆောင်သင့်ပေသည်။ ဤအစီရင်ခံစာက ဒေသခံ လူမှုအဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထပ်မံထိခိုက်ခြင်းမှ ရှောင်ရှားရန် ဆုံးဖြတ်ချက်များချမှတ်ရနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရာတွင် ပိုမိုကောင်းမွန်လာစေရန် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအခြေအနေ လေ့လာဆန်းစစ်ချက်ကို ပြုလုပ်နေစဉ်အတွင်း သတ္တုတွင်းလုပ်ငန်းအားလုံးကို ဆောင်ရွက်တန်ထားသင့်သည်ဟု အကြံပြုလိုက်သည်။

ထိခိုက်ပျက်စီးမှု ဖြစ်ဟုနိုင်ခြေများ


ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းကို ဆက်လက် တိုးခဲ့လုပ်ကိုင်ခွင့်ပြုမည်ဆိုပါက အနည်းဆုံး ကျေးရွာ ၂၃ ရွာမှ လူဦးရေ ၁၆,၀၀၀ ခန့်နေထိုင်သည့် ဒေသခံများ၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် လုနေမှုဘဝသို့ ဆုံးဝါးသည့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ချေရှိသည်။

ကျေးရွာ ၉ ရွာသည် ဘန်းချောင်းမြစ်တစ်လျှောက်တွင်ရှိသည့်အတွက် သတ္တုတွင်းလုပ်ငန်းများကြောင့် မြစ်လက်တက်များနှင့် မြစ်အတွင်း အဆိပ်သင့်မည်ကို ဒေသခံများက စိုးရိမ်ပုပန်လျက်ရှိသည်။

သုတေသနအဖွဲ့ကပြုလုပ်ခဲ့သည့် ကျေးရွာစစ်တစ်ဦးများအရ ဘန်းချောင်းမြစ် ညုစ်ညမ်းမှုပါက ယင်းမြစ်မှ သောက်သုံးရေ၊ ခရီးသွားလာရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးအတွက် အသုံးပြုနေသည့် ဒေသခံ ၆၇၅၀ ခန့် တိုက်ရှိက်ခံစားရမည်ဟု ခန့်မှန်းထားသည်။

ကျောက်မီးသွေး လုပ်ငန်း၏ အောက်ဘက်ရှိ တန်သံဃာရီမြစ်တစ်လျှောက်နေထိုင်သော အခြားကျေးရွာ ၈ ရွာမှာလည်း ယင်းအကျိုးဆက်ကို ဆက်လက်ခံစားရဖွံ့ဖြိုးကြသော အခြားခန့်မှန်းခြေ လူ ၃၀၀၀ ခန့်မှာလည်း ယင်းဆိုးကျိုးကို ခံစားရမည်ဖြစ်သည်။ Thai Asset ကုမ္ပဏီက သတ္တုလုပ်ငန်းမှ ကျောက်မီးသွေးများ သယ်ယူရန် လမ်းဖောက်လုပ်ခြင်းကြောင့် လူဦးရေ ၆၀၀၀ ခန့်နှီးပါးရှိသည့် ကျေးရွာ ၆ ရွာ ထိခိုက်ခံစားရဖွံ့ဖြိုးရှိသည်။

ထိခိုက်ခံစားရမည့် ကျေးဇူးများ



ကျေးဇူးများ ကြံတွေ့နေရသော ထိခိုက်ခံစားမှုများ

ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းသည် မည်သို့ပင် စီမံခန့်ခွဲမှု ကောင်းသည်ဆိုစေကာမူ အညစ်ညမ်းဆုံး စက်မှုလုပ်ငန်းတစ်ခု ဖြစ်သည်။ ဘန်းချောင်းတွင် ရွာသားများသည် သူတူလုပ်ငန်းများကြောင့်ဖြစ်သည့် လေနှင့် ရေညစ်ညမ်းမှုကြောင့် ပြင်းထန်သော နာမကျိုးဖြစ်မှုများ စတင်ခံစားနေရပြီဖြစ်သည်။ ညစ်ညမ်းမှုများကြောင့် ရွာသားများ၏ အမိကမ္မာနိုင်ရသည့် အသက်မွေးဝမ်းကြောင်း အရင်းအမြစ်များဖြစ်သော ငါးနှင့် သီးနှံများ သေကျေပျက်စီးမှု ဖြစ်ရသည်။ လမ်းဖောက်လုပ်ရန်နှင့် သူတူတွင်းလုပ်ကိုင်ရန် မြေယာသိမ်းဆည်းမှုလည်းရှိခဲ့ပြီး ဒေသခံများသည် ငင်းတို့၏ လွှတ်လပ်၍ ကြံတင်ညိုနိုင်းသော်တူညီချက်ရယူခြင်း အခွင့်အရေးကိုလည်း

ဆုံးရှုံးခဲ့ရသည်။ ဘူဒိဘများဖြင့် မြစ်တင်တူးမှသာ ကျောက်မီးသွေးလုပ်ငန်းအကြောင်းကို သိခဲ့ရသည်။ ယခင်က တစ်သီးတစ်သန့်ရှိခဲ့သော ဘန်းချောင်းအေသသို့ လူစိမ်းများ စတင်ဝင်ရောက်လာပြီး အေသခံများ၏ လုပ်မြေရေးနှင့် ယဉ်ကျေးမှုကို ခြေမီးခြောက်မှုများ စတင်ကြုံတွေ့ခဲ့ရသည်။ သတ္တုတွင်းလုပ်ငန်းကို စီစဉ်ထားသည့်အတိုင်း ဆက်လက်တိုးခွဲ့မည်ဆိုပါက ဘန်းချောင်းအေသတစ်ခုလုံး၏ လူနေမှုဘဝကို ခြေမီးခြောက်သည့် ယခုဆိုးကျိုးများ ပိုမိုဆိုးဝါးလာရုံသာရှိပေသည်။

ခိုးယူခံရသည့် မြေယာ

မြန်မာနိုင်ငံရှိ သတ္တုတွင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် သိမ်းဆည်းမြေယာများပေါ်တွင်သာ လုပ်ကိုင်ကြပြီး ဘန်းချောင်း ကျောက်မီးသွေးလုပ်ငန်းများလည်း အလားတူပင်။ ၂၀၁၁ ခုနှစ်နှောက်မီးပိုင်း သို့မဟုတ် ၂၀၁၂ ခုနှစ် အစောပိုင်းက East Star ကုမ္ပဏီသည် ကွမ်းချောင်းကြီးရွာတွင် ရာသီအလိုက်စိုက်ထားသည့် အလာရိုက်ခင်းကောင်း ၆၀ ကျော်ကို အေသခံများမသိဘဲ လျှော်ကြေးပေးဆောင်ခြင်းမရှိဘဲ ဖျက်ဆီးကာ ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။

KNU သို့ တိုင်တန်းခဲ့သည့် ရွာသားလေးဦးကို East Star ကုမ္ပဏီက လျှော်ကြေးပေးရန် ကမ်းလှမ်းခဲ့သည့်အတွက် မြေယာဆုံးရှုံးပြီးသား ရွာသားများမှာ လက်ခံခဲ့ရသည်။ ရွာသားများသည် လျှော်ကြေးရရှိခြင်း ကျေနပ်သော်လည်း ရွှေးချယ်ခွင့်ရှိခဲ့လျှင် ကိုယ်ပိုင်မြေယာကိုသာ ထိန်းသိမ်းထားလို့မည်ဖြစ်သည်။



“ကျွန်တော်တို့ရဲ့ ဥယျာဉ်ခြုံတွေဟာ ဆွေစဉ်မျိုးဆက်ရလာတဲ့ လက်ဆောင်ပဲ ဖြစ်တယ်။ ရောင်းလိုက်ရတဲ့အတွက် စိတ်မကောင်းဘူး။ ရောင်းဖို့ကလွှဲပြီး တခြား ရွှေးစရာမှမရှိတာ။ ရောင်းလို့ရ လာတဲ့ ဇွဲကို လွယ်လွယ်လေးဖြန်းလိုက်လို့ ရတယ်။ ဒါပေမဲ့ ဒီဥယျာဉ်ခြုံတွေက ကျွန်တော်တို့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် အလုပ်အကျေးပြုတယ်”^၁

^၁ တွေ့ဆုံးမေးမြန်းမှူး၏ ဘန်းချောင်းအေသ၊ ၂၀၁၃

East Star ကုမ္ပဏီသည် မြန်မာစစ်တပ်အနီး ငှါးတို့ အခိုက လုပ်ငန်းစခန်းချရာနေရာအတွက် ကျောက်ထူးရွာ အနီးတစ်ပိုက်မှ ရွာသားများ၏ မြေများကိုလည်း သိမ်းဆည်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကုမ္ပဏီသည် စိုက်ပျိုးမေ့ င့် ဓကကို ရွာသားများ သိရှိခြင်းမရှိဘဲ သိမ်းယူခဲ့သည်။ ရွာသားနှစ်ဦးသည် ယင်းမြေပေါ်တွင် ဘလာနှင့် ကွမ်းရွက်များ စိုက်ပျိုးပြီးစဖြစ်သော်လည်း ကုမ္ပဏီသည် ယင်းမြေသည် မြေလွှတ်ဖြစ်သည်ဟု ငြင်းဆိုကာ လျှော်ကြေးမပေးဘဲ သီးပင်များကို ဖျက်ဆီးခဲ့သည်။ အနီးနားတွင် စစ်တပ်စခန်းရှိခြင်းကြောင့် သိမ်းခံရသည့် ရွာသားများသည် ကုမ္ပဏီကို လူသိရှင်ကြားတိုင်တန်းရန် ကြောက်ချုံမှုများရှိခဲ့သည်။

ဒုက္ခသည်များ အိမ်အပြန်ခရီးအတွက် ချေမှုခံရတဲ့ မျှော်လင့်ချက်

East Star ကုမ္ပဏီသည် ထိုင်းနယ်စပ်အနီး အများကျေးရွာတွင် လုပ်ငန်းအတွက် ကျောက်မီးသွေး သို့လောင်ရန်၊ ထုပ်ပိုးရန်နှင့် သယ်ယူပို့ဆောင်ရန် အိမ်ထောင်စုနှစ်စုမှ မြေကိုလည်းသိမ်းယူခဲ့သည်။ အများကျေးရွာရှိ မြေအတော် များများမှာ ရွာသို့ပြန်လာခွင့်ရှိပြီး မြေယာပိုင်ဆိုင်ကြောင့် ပြန်လည်တောင်းခံပိုင်ခွင့်ရှိသည့် ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ဘေး တိမ်းရှောင်နေသူများပိုင်ဆိုင်သည့် မြေများဖြစ်သည်။ KNU နှင့် ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီတို့သည် အများကျေးရွာကို ဒုက္ခသည်များ ပြန်လည်အခြေချမည့် မြေအဖြစ် တရားဝင်သတ်မှတ်ထားပြီး ဖြစ်သော်လည်း East Star ကုမ္ပဏီက ယင်းအေသွင် လုပ်ငန်းလုပ်ကိုင်နေပါက ဒုက္ခသည်များ ပြန်လည် အခြေချရန် မဖြစ်နိုင်ပေ။

တွေ့ဆုံးမေးမြန်းခဲ့သည့် ရွာခံတစ်ဦးက ၁၉၉၇ ခုနှစ်တွင် အကြမ်းဖက် ပဋိပက္ခများအကြား အသက်လှကာ အများရွာမှ ထွက်ပြီးတိမ်းရှောင်ခဲ့သည်ဟု ဆိုသည်။ ယင်းရွာခံသည် ယခုအခါ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အိမ်ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း အများကျေးရွာပြန်ရောက်သည့်အခါ East Star ကုမ္ပဏီက ငှါးပိုင်မေ့ င့် ဓကကို သိမ်းယူထားကြောင်း တွေ့ရှိခဲ့ရသည်။ ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့သူဖြစ်သည့်အတွက် ကုမ္ပဏီ၏ အစီအစဉ်များကိုလည်း မသိရှိခဲ့ဘဲ လျှော်ကြေးလည်း မရခဲ့ပေ။ ယခင်က ယင်းမြေပေါ်တွင် ငှါးပိုင်အိမ်ရှိပြီး ငှုက်ပျော်၊ ငရာတ်နှင့် အခြားသီးနှံများ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းလည်း ရှိသည်။ ယခုမှ သူသည် သူပိုင်ဖူးသည့် မြေမာကာထက် ပိုင်ယ်သည့် မြေကွက်ပေါ်တွင် အစမှ ပြန်လည်စိုက်ပျိုးခဲ့ရသည်။

သွေ့တွေးရာမှ ထွက်ရှိသည် ဖုန်း အမှုန်အမွား

ရွာသားများက သွေ့တွေးဖော်လုပ်ငန်းများမှ လေထုညွစ်ည်းမှုဖြစ်သည်ဟု တိုင်တန်းပြောဆိုထားသည်။ ရွာသားအချို့မှာ သွေ့တွင်းမှထွက်သည့် ဖုန်း အမှုက်သရိုက်များ ရှာခြင်း၊ ကျောက်မီးသွေးသယ်ဆောင်သည့် ထရပ်ကားကြီးများနှင့် စုပုံးထားပြီး မီးလောင်ကွမ်းနေသာ ကျောက်မီးသွေးပုံမှ အငွေ့ကို ရှာရှိကိမ်ခြင်းကြောင့်ဖြစ်နိုင်



“ကျောက်မီးသွေး
လောင်းကျွမ်းခြင်းမှ
ထွက်တဲ့အနဲ့က
တော်တော်ဆိုးလို့
ကလေးတွေကို စွာမှာ
မထားရဘူး။ သူတို့ကို
စွာပြင်မှာ ခြိုထဲမှာပဲ
နေခိုင်းတယ်”^၆

သည့် အသက်ရှုံးလမ်းကြောင်းဆိုင်ရာရောဂါများ ခံစားနေရသည်။ ယင်းဖန်၊ အမိုက်သရိုက်များသည် ရွာသားများ၏ ဥယျာဉ်ခြေသို့လည်းဝင်ရောက်ကာ ကွမ်းပင်များကို ပျက်စီးစေပြီး ထုတ်လုပ်မှု လျော့ကျေစေသည်။

ကျောက်မီးသွေး မီးတောက်များ

ဘန်ချောင်းဒေသခံများသည် ကွမ်းချောင်းကြီးစွာတွင် ဖြောက် ၂၀၁၅ ခုနစ်ကတည်းက ဖယ်ထုတ်ထားသော သက်နဲ့ကျောက်မီးသွေးပုံများ မီးမကြာခဏမီးလောင်မှုနှင့် အများကျေးစွာတွင် မေလ ၂၀၁၅ ခုနစ်ကတည်းက ကျောက်မီးသွေးစုံပုံမှုတွင် အလို့အလျောက်မီးထလောင်မှု မကြာခဏတွေ့ရှိနေရသည်များနှင့် ပတ်သက်ပြီး စိုးရိမ်ပုပန်လျက်ရှိသည်။ ကျောက်မီးသွေး၏ ဂုဏ်သတ္တိမှာ ကျောက်မီးသွေးပုံအတွင်း လေဝင်ပါက သူ့အလို့လို မီးစတင်လောင်နိုင်ပြီး တစ်ဆက်တည်း လောင်ကျွမ်းမှုဆက်ဖြစ်နိုင်ခြင်း ဖြစ်သည်။ ကျောက်မီးသွေး မီးသည် ငြမ်းသတ်ရအလွန်ခက်ပြီး မီးလောင်ကျွမ်းရာမှ အာဆင်းနစ်၊ မာကျူးရှိ (ပြေား)၊ ဆီလီနီယမ်နှင့် အခြားအဆိပ် အတောက်များ ထုတ်လွှတ်သည်ဟု ပညာရှင်များမှတွေ့ရှိထားကြသည်။ ယင်းအငွေ့များကို အနီးအနားရှိ ရွာသားများက ရှုံးရှိနိုင်ပြီး သီးနှံနှင့် ဟင်းသီးဟင်းရွက်ခင်းများကို ပျက်စီးစေခြင်း၊ ငါးနှင့် တိရစ္ဆာန်များကိုပါ သေကျေစေနိုင်သည့်အတွက် ကျွန်းမာရေးအန္တရာယ် ကြီးလှပေသည်။ ကျောက်မီးသွေးမီးသည် လေထုထဲသို့ ကာွွန်အမြောက်အမြားကိုလည်း ထုတ်လွှတ်ကာ ရာသီဥတုပြောင်းလဲမှုကို ပိုဖြစ်စေသည်။ East Star ကုမ္ပဏီသည် ကျွန်းမာရေးအန္တရာယ်ကိုစိုးရိမ်သော ရွာသားများအတွက် ယင်းပြဿနာကိုဖြေရှင်းရန် ယာယို မလုံလောက်သော အဖြေအဖြစ် ကျောက်မီးသွေးမီးများပေါ် ဖြေဖို့ခြင်းဖြင့်သာ တုံ့ပြန်ခဲ့ဖူးသည်။

^၆ တွေ့ဆုံးမေးမြန်းမှု အများကျေးစွာ

သတ္တုတွင်းမှ အက်ဆစ်ယိုစိမ့်ခြင်း

မြန်မာနိုင်ငံ မြေအောက်ရေ အဆိပ်သင့်ခြင်းသည် သတ္တုတူးဖော်ခြင်းကြောင့် ဖြစ်ရသည့် ပြဿနာများအနက် ဖြစ်လေ အများဆုံးပြဿနာဖြစ်သည်။ သတ္တုလုပ်ငန်းများသည် အဆိပ်အတောက်ဖြစ်သည့် ဓာတုပစ္စည်းမျိုး၊ ထုံးစွဲပြီး ယင်းကို သေသေချာချာ စီမံခြင်းမရှိပါက အနီးနားရှိ ရေအရင်းအမြှစ်များသို့ ရောက်ရှိသွားနိုင်သည်။ ကျောက်မီးသွေးမှာလည်း မသန့်စင်ဘဲ တူးဖော်ပြီးသည့်အခါ ပြင်းထန်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ ဖြစ်စေသည်။ ယင်းကြောင့်ဖြစ်သည့် ပြဿနာတစ်ခုမှာ သတ္တုတွင်းမှ အက်ဆစ်ယိုစိမ့်ခြင်းဖြစ်ကာ သတ္တုတွင်းအနီးနားရှိ ရေများကိုပါ အက်ဆစ်စာတ်သင့်စေသည်။ ယင်းကိုစစ်ဆေးရန် ဘန်းချောင်း သုတေသနအဖွဲ့သည်၂၀၁၄ ဒီဇင်ဘာလက ရေနှစ်မှနာများကို ဓာတ်ခွဲခဲ့ရာ သတ္တုလုပ်ငန်းရှိ ရေသည် အက်ဆစ်ပါဝင်မှုများပြီး ၂၃၂ (PH 3.2) အထိပါဝင်သည်။ ရေတွင် ၁၇ (PH7) ရှိရမည့်ဖြစ်သော်လည်း ယခု အက်ဆစ်ပါဝင်နှုန်းမှာ သဘာဝပတ်ဝန်းကျင်အတွက် အလွန်အန္တရာယ်များသည်။ ယင်းအက်ဆစ်ပါဝင်မှုများသည့် ရေများ မိုးရာသီတွင် အနီးအနားရှိ စမ်းချောင်းနှင့် မြစ်များသို့ မစီးဆင်းစေရန် မဟန့်တားနိုင်ပေ။ ရေနေသတ္တဝါအများစုမှာ ၅၅ (PH5) အောက်တွင် အသက်မရှင်နိုင်ပေ။ Karen News သတင်းဌာနက ကွမ်းချောင်းကလေး စမ်းချောင်း(သယ်ဘလှို့ကလို့)တွင် ငါးများ သေဆုံးနေကြောင်း သတင်းရေးသားခဲ့သည်။^{၁၀} သတ္တုတွင်းမှ အက်ဆစ်ယိုစိမ့်မှုသည် သတ္တုလုပ်ငန်းအောက်ဘက်ရှိ ရှိုးရာ ငါးထိန်းသိမ်းကန် (အိုင်)ကို ပျက်ဆီးရန် မြိမ်းခြာက်လျက်ရှိသည်။

ညစ်ညမ်းမြေစာများ စွန့်ပစ်ခြင်း

East Star ကုမ္ပဏီသည် သတ္တုလုပ်ငန်းများမှ အမြိုက်များကို စမ်းချောင်းထဲသို့စွန်းကာ အဆိပ်တောက်ဖြစ်စေသည့် သတ္တုရေတ်များဖြင့် အဆိပ်သင့်အောင်လုပ်နေကြောင်း ရွာသားများက ဆိုသည်။ ဥပမာတစ်ခုအနေဖြင့် ကုန်တင်ထရပ်ကားတစ်စင်းမောက်ကာ စမ်းချောင်းတွင်း ကျောက်မီးသွေးများ တိုက်ရှိက်ပိတ်စင်ခဲ့သည်။ ရွာသားများက အဆိပ်သင့်ရေနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော အရေပြားယားယံခြင်းနှင့် အသားဂိုင်ယူများထွက်နေကြောင်း ပြောဆိုနေကြသည်။^{၁၁} ရွာသားများသည် မြေအောက်ရေ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်သော သတ္တုတွင်းအနီးနားရှိ ကွမ်းပင်နှင့် ဒူးရင်းပင်များ ညီးနှစ်းခြင်း၊ အသီးများ မထုတ်နိုင်ခြင်းတို့ဖြစ်ကြောင်း သတိပြုမိသည်ဟု ဆိုသည်။

^{၁၀} <http://karennews.org/2013/03/villagers-protest-at-coalmine-want-knu-to-revoke-permission.html>

^{၁၁} ရုပ်သွေ့ဆုံးမြန်ခြင်း၊ ဘန်းချောင်းအော်၊ ၂၀၁၂

အဆိပ်သင့်ရေကို သုံးရန်မှအပ ရွှေးချယ်စရာမရှိ

အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးသည် ကွမ်းချောင်းကြီးစွာရှိ သူ့တွင်းလုပ်ငန်းနှင့် တစ်မိုင်ခန့်အကွာတွင် နေထိုင်သည်။ သူနှင့် သူ၏မိသားစုသည် ကျောက်သားမာခြင်းကြောင့် ရေတွင်းတုံးရန်မဖြစ်နိုင်သဖြင့် ကွမ်းချောင်းကလေးစမ်းချောင်းကိုသာ အမိကအားထားနေရသည်။ ၂၀၁၃ ခုနှစ် မိုးတွင်းကာလတွင် သူ့တွင်းအတွင်း ရေပြည့်နေသဖြင့် East Star ကုမ္ပဏီသည် တွင်းမှရေကို ယခု အဆိပ်သင့်နေသည့် ကွမ်းချောင်းကလေးစမ်းချောင်းသို့ စုပ်ထုတ်ခဲ့သည်။ ယင်းအမျိုးသားသည် အခြားရွှေးချယ်စရာမရှိဘဲ စမ်းချောင်းမှ ရေကိုသာ သောက်ရေး၊ သုံးရေအတွက် နေ့စဉ်သုံးစွဲနေရသဖြင့် မကြာမီ နေမကောင်းဖြစ်လာသည်။ ယင်းအမျိုးသား၏ အစာအမိမ်၊ လက်များနှင့် မျက်နှာများ ယောင်ရမ်းလာပြီး အရေပြားတစ်ခုလုံး ယားယုံမှ ခံစားလာရသည်။ ယင်းများနာမူကြောင့် ဥယျာဉ်ခြုံလုပ်ငန်းလည်း မလုပ်နိုင်ဘဲ အထူးကုသရာဝန်ဖြင့်လည်း ပြသနိုင်ခြင်း မရှိပေ။ အမျိုးသား၏ နေ့မှာလည်း အလားတူ ရောဂါလက္ခဏာများ စတင်ခံစားနေရသည်။

လုံခြုံရေးကို ဪမြိမ်းခြာက်မှု အသစ်များ

ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းများကြောင့် ဘန်းချောင်းဒေသသို့ အပြင်လူများ ပထမဦးဆုံးရောက်ရှိလာသဖြင့် ဘန်းချောင်းရွှေသားများအတွက် လုံခြုံရေးအန္တရာယ်သစ် ကြံးလာရသည်။ လမ်းတစ်လျောက် ကျောက်မီးသွေးတင် ကားများ မကြာခဏ ဖြတ်သန်းသွားလာနေသဖြင့် ရွှေသားများအနေဖြင့် ငင်းတို့၏ ဥယျာဉ်ခြုံများသို့ သွားလာရန် လုံခြုံမှုမရှိပေ။ မတော်မဆဖြစ်ရပ်တစ်ခုမှာ East Star ကုမ္ပဏီသည် အခိုးခံရသော ဘတ်ထရီခြာက်လုံးကို ရှာဖွေရန် မြန်မာစစ်တပ်ကို အကူအညီတောင်းခဲ့သည်။ စစ်သားများ၏ ဪမြိမ်းခြာက်မှုခံရသော အပြစ်မရှိသည့် ရွှေသားများသည် ကုမ္ပဏီကို ဘတ်ထရီအစားထိုးရန် လျှပ်ကြေးပေးဆောင်ရန် ဖိအားပေးခြင်းခံရသည်။

ယဉ်ကျေးမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ

East Star ကုမ္ပဏီသည် ယခင်က တသီးတခြားရှုပြီး အချင်းချင်းရင်းနှီးချစ်ကြော်မှရှိသည့် ဘန်းချောင်းဒေသသို့ လုပ်ငန်းလုပ်ကိုင်ရန် ထိုင်းမှ အလုပ်သမားများကို ခေါ်ဆောင်ခဲ့သည်။ အချို့လုပ်သားများသည် သူ့တွင်းအနီးတောင်ပေါ်တွင် နတ်ရှပ်ထူကြီးတစ်ခုကို တည်ဆောက်ခဲ့သည်။ ယင်းလေ့နှင့် ရင်းနှီးမှုမရှိသည့် ဒေသခံများသည် ယင်းနတ်ရှပ်အား ကြောက်ချုံမှုရှိခဲ့သည်။



ဘန်းချောင်းတွင် သတ္တုတွင်းသုံး ထပ်ကားကြီးများကြောင့် ယာဉ်မတော်မဆမူများနှင့်
အန္တရာယ်ရှိဖိန့်မူနဲ့ ညစ်ညစ်မှုများ ဖြစ်ပေါ်နေသည်။



သဗ္ဗာတွင်းထွက်အမှိုက်များကို ကွမ်းချောင်းကြီးသဗ္ဗာတွင်းတွင် အစာပုလိုက် စန့်ပစ်ထားသည်။



ကွမ်းချောင်းကလေးစမ်းချောင်း (သယ်ဘလူ့ဖိုးကလိုး) စမ်းချောင်းသည် သဗ္ဗာတွင်းမှ အောက်ဘက်သို့ စီးဆင်းသည်။



အများကျေးဆွဲရှိ ကျောက်မီးသွေးပုံမှ တျောက်မီးသွေးများ လောင်ကွဲမဲ့နေစဉ်။



သအ္မာတွင်းအမှိုက်ပုံများအနီး ကစားခဲ့သည့် ကလေးတစ်ဦး၏ လက်ပေါ်တွင် အရော်ပြားရောဂါဖြစ်လာပဲ။



ကထောင်းနီးရှာရှိ တွမ်းသီးလုပ်ငန်းသို့ လျှော့ခြင်ခရီးသွားနေသည့် ရွာသားများ။

ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး (UNDRIP) ကို ၂၀၀၇ ခုနှစ်တွင် လက်ခံကျင့်သုံးရန် သဘောတူခဲ့သည်။ သို့သော်လည်း နိုင်ငံတကာက လက်ခံထားသော ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးအကြောင်းကို မြန်မာနိုင်ငံတွင် နားလည်သဘောပါက်သူနည်းလျှပြီး မြန်မာနိုင်ငံ၏ ဥပဒေများတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ထည့်သွင်းအသိအမှတ်ပြုမှု မရှိပေါ်။ ယင်းအစား အစိုးရက တိုင်းရင်းသား စ မျိုးနှင့် တိုင်းရင်းသားလူမျိုးများ သို့မဟုတ် တိုင်းရင်းသားလူမျိုးစ ၁၃၅ စကိုသာ အသိအမှတ်ပြုထားသည်။ ယင်းသို့ လူမျိုးစများ စုစွဲသတ်မှတ်ထားခြင်းသည် သဘောထားကွဲပြားစေပြီး အပြင်းများဖွယ်ရှာဖွေကာ မြန်မာနိုင်ငံ၏ ကွဲပြားမှ စုလင်ကြွယ်ဝလှသည့် ဌာနေတိုင်းရင်းသားများကိုလည်း ကိုယ်စားမပြုပေါ်။ ကရင်အပါအဝင် တိုင်းရင်းသားအောင်အများအပြားသည် ပြည်တွင်းတွင် လွမ်းမိုးမှုမရှိခြင်း၊ သမိုင်းကြောင်းရှိခြင်း၊ ဘိုးဘွားစဉ်ဆက်နယ်မေပိုင်ဆိုင်မှုရှိခြင်းနှင့် မိမိကိုယ်ကို အသိအမှတ်ပြုနိုင်ခြင်း စသည့် အချက်များကို အသုံးပြုကာ နိုင်ငံတကာ အယူအဆကို အခြေခံထားသည် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးမှုဘောင်ကို ပိုမိုအသုံးပြုလာကြသည်။^{၃၂}

ဘန်းချောင်းသတ္တုလုပ်ငန်းသည် ဘန်းချောင်းအေသာက် နေထိုင်သော ဌာနေကရင်အေသံများ၏ အခွင့်အရေးကို ချိုးဖောက်ပြီး အထူးသဖြင့် UNDRIP အပုဒ် ၁၀ တွင် ဖော်ပြထားသည့် ဌာနေတိုင်းရင်းတိုင်းသားများ၏ လွှတ်လပ်၍ ကြိုတင်ညိုနိုင်းသဘောတူညီချက်ရယူခြင်း (FPIC) ကို ချိုးဖောက်လျက်ရှိသည်။ ဘန်းချောင်းအေသံများသည် မြန်မာစစ်တပ်နှင့် KNLA တို့၏ လွမ်းမိုးမှုကိုကြောက်ချုံကြပြီး သတ္တုလုပ်ငန်းနှင့်ပတ်သက်သည့် ငင်းတို့၏ သဘောထားမှတ်ချက်ကို လွှတ်လပ်စွာပေးခွင့်မရကြပေါ်။ သတ္တုတွင်းကြောင့် ဥယျာဉ်မြဲမေဆုံးရုံးခဲ့သည့် ရွာသားများသည် စီမံကိန်းအကြောင်း ကြိုတင်အသိပေးသူမရှိဘဲ ဖြေယာများသိမ်းဆည်းခဲ့ပြီး သီးနှံများ ဖျက်ဆီးခံရမှာသာ သိရှိခဲ့ကြသည်။

ငင်းတို့ကို သတ္တုတွင်းအား ခွင့်ပြခွင့်ချပေးရာတွင်လိုအပ်သည့် လူထပါဝင်မှုနှင့် သတင်းအချက်အလက် ပွဲ့လင်း မြင်သာမှုများ ဆောင်ရွက်ခြင်းမှရှိဘဲ လျှို့ဝှက်ခဲ့ကာ ဘန်းချောင်းကျောက်မီးသွေးနှင့်ပတ်သက်၍ ဖြစ်လာနိုင်သည့် အကျိုးရလဒ်များကို လုံးလောက်စွာအသိပေးခြင်း မရှိခဲ့ပေါ်။ သို့ဖြစ်၍ ဘန်းချောင်းသတ္တုတွင်း စီမံကိန်းသည် FPIC ၏ လိုအပ်ချက်သုံးရပ်ကို ချိုးဖောက်ခဲ့သည်။ စီမံကိန်းပါ အချက်အလက်များသည် တိုင်ပင်ဆွေးနွေးခြင်းမပြုဘဲ စီမံကိန်းကို ရျေးဆက်လုပ်ကိုင်သည်ထက်စာလျှင် ဘန်းချောင်းတွင် ကျောက်မီးသွေးတူးဖော်ခြင်း၊ လုပ်ငန်းတို့ချွဲခြင်းနှင့် ဆက်လက်လုပ်ဆောင်ခြင်းအပေါ် ကရင်အေသံများ၏ ငြင်းပယ်ခွင့်ကို လေးစားရမည်ဖြစ်သည်။

^{၃၂} For more information on the state of indigenous rights in Myanmar, see the joint submission to the 23rd session of the UN Universal Periodic Review, by the Coalition of Indigenous Peoples in Myanmar/Burma, March 2015.

ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းသည် အခြား ကုလသမဂ္ဂမှထဲတိပြန်ကြညာသည့် ဌာနေ တိုင်းရင်းများ၏ အခွင့်အရေးများစွာကိုလည်း ချိုးဖောက်ခဲ့သည်။ UNDRIP အပုဒ် ၁၃ တွင် ဖော်ပြထားသည့် ဒေသဖွံ့ဖြိုးမှုအတွက် ဒေသခံများ၏ ကိုယ်ပိုင်ဦးစားပေးမှုနှင့် မဟာဗျာဟာရွေးချယ်ပိုင်ခွင့်ကို ချိုးဖောက်ကာ ဒေသခံရွှေသားများ၏ ဖွံ့ဖြိုးရေးအတွက် ကိုယ်ပိုင်လမ်းရွေးခွင့်ကို သတ်မှတ်ရန် အခွင့်အရေးမပေးခဲ့ပေ။ သူ့အ ကုမ္ပဏီများ၏ ဘန်းချောင်းရှိ လေထာ၊ မြေထုနှင့် ရေထုညစ်ညမ်းမှုသည် ကရင်လူထု၏ အမြင့်ဆုံး ကျွန်းမာရေး အဆင့် ခံစားပိုင်ခွင့် (အပုဒ် ၂၄) နှင့် သူတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ပိုင်ခွင့် (အပုဒ် ၂၉) ကို ချိုးဖောက်သည်။ အထူးသဖြင့် ဘန်းချောင်းရှိ ကရင်မြေပေါ်တွင် သူတွင်းထွက် ညစ်ညမ်းမြေစာများ ဥပဒေမဲ့စွန်းပစ်မှုနှင့် သို့လောင်ထားမှုသည် UNDRIP အပုဒ် ၂၉ ကို ချိုးဖောက်သည်။^{၁၃}

ဘန်းချောင်းရှိ ကရင်လူထုသည် ငှါးတို့၏ မြေယာနှင့် အရင်းအမြစ်များနှင့် ရှိုးရာအရ နက်ရှိုင်းသည့် ဆက်နှံယ်မှု ရှိသည်။ မျိုးရိုးစဉ်ဆက်အလိုက် အလုညွှေ့ကျို့ကိုပျိုးရေး၊ ငါးထိန်းသိမ်းစောင့်ရွောက်ရေးကန် (အိုင်) များနှင့် သစ်တောာအသုံးပြုမှုကို ထုံးတမ်းစေလေ့အရကျင့်သုံးပြီး ယဉ်ကျေးမှုအမွှအနှစ်နှင့် ကိုက်ညီသည့် ပြိုင်ဘက်ကင်းနည်းလမ်းကို ထိန်းသိမ်းထားသည့် ရှိုးရာတိုင်းရင်းဆေးကို ထိန်းသိမ်းအားပေးသည်။

ဘန်းချောင်းသည် ထားဝယ်ခရိုင်အတွင်း ယင်းဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှုစလေ့များကို ကျင့်သုံးဆဲဖြစ်သည့် ဒေသနှစ်ခုတည်းရှိသည့်အနက် တစ်ခုဖြစ်သည်။ ယင်းကြောင့် ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းသည် ဒေသခံရွှေသားများ၏ အသက်မွေးဝမ်းကြောင်းလုံခြုံမှုကို ခြိမ်းခြောက်ရုံသာမက ဒေသခံများ၏ ရှိုးရာအရ ပိုင်ဆိုင်သည့် မြေယာကိုပါ ထိန်းသိမ်းစောင့်ရွောက်ခွင့် (အပုဒ် ၂၄) နှင့် ငှါးတို့၏ ယဉ်ကျေးမှု အမွှအနှစ်နှင့် ယဉ်ကျေးမှု အသိများကို ထိန်းသိမ်း၊ ချုပ်ကိုင်၊ ကာကွယ် ဖွံ့ဖြိုးခွင့် (အပုဒ် ၃၁) တို့ကို ချိုးဖောက်ရုံသာမက ငှါးတို့၏ ယဉ်ကျေးမှုတစ်ခုလုံးနှင့် လူနေမှုသာဝကို ဖျက်ဆီးရန် ခြိမ်းခြောက်သည်။

^{၁၃} UNDRIP Article 29; “States shall take effective measures to ensure that no storage or disposal of hazardous materials shall take place in the lands or territories of indigenous peoples without their free, prior and informed consent.”



ကွမ်းသီးဇာက် ထုတ်လုပ်မှုလုပ်ငန်းစဉ်ဘင်း ကူညီနေသည့် ကလေးများ



ရောင်းချုပ် ကွမ်းသီးသယ်လာသည့် ရွာသားတစ်ဦး

နိဂုံးနှင့် အကြပ်ပျက်များ

ဘန်းချောင်းရှိ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းသည် ထားဝယ်ရှိ သဘာဝပတ်ဝန်းကျင်နှင့် ဒေသအသိုင်းအခိုင်းများအား ပြုမှုများ ပြုလုပ်နိုင်သည်။ အပျက်သဘောဆောင်သော ဖွံ့ဖြိုးမှုများတစ်ဦးလုပ်သည်။ ထိလွယ်ရှုလွယ်သည့် ပဋိပက္ခ ဒေသတွင် အစိုးရအပိုပ်ချုပ်မှုအားနည်းခြင်းကို အခွင့်ယူကာ မေဖလားဝါးသတ္တုကုန်မှုတိန္ဒာန်းနှင့် ငါး၏ မိတ်ဖက်များသည် ငါးတို့၏ ခရီးနှီးသွေးဖြောန်းအဆင်အသုံးပြုကာ ဒေသခံနွှာနောက်တိုင်းရင်းသားများ၏ ဆန္ဒနှင့်ဆန်ကျင်သည့် တာဝန်ယူမှုမရှိသော စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ သတ္တုတူးဖော်ခြင်းနှင့် လမ်းဖောက်လုပ်ခြင်းများကြောင့် ရွှာသားများ၏ ကျော်မှုမရှိသော အသက်မွေးဝမ်းကြောင်းနှင့် လုပ်ခြောက်မှုများကြောင့် ရွှာသားများ၏ လုပ်ငန်းများ ဆက်လက်တိုးခွဲလုပ်ဆောင်ခွင့်ပြုပါက ပိုမိုဆိုးဝါးစွာထိခိုက်မည် ဖြစ်သည်။ အထူးသဖြင့် လူပေါင်း ၁၀,၀၀၀ ကျော်အတွက် အမိကရောအရင်းအမြစ်ကို ဖျက်ဆီးရုံသာမက မျိုးကွဲစုံလင်လှသည့် ငါးသတ္တုများကိုပါ ပျက်စီး စေမည့် ဘန်းချောင်းနှင့် တန်သံရီမြစ်အဆိပ်သင့်မှုသည် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ဤတာဝန်ယူမှုမရှိသည့်စီမံကိန်းသည် ဒေသခံအသိုင်းအခိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာထိခိုက်စေရုံသာမက ဘန်းချောင်းရှိ ကရင် လူထု၏ လုနေမှုဘဝတစ်ခုလုံးကိုဖျက်ဆီးရန် ခြိမ်းခြောက်ပြီး ဒေသခံရွှာသားများအတွက် မြင်သာထင်သာသည် ကောင်းကျိုးလည်းမပေးပေါ်။ ရွှာသားများ၏ ကျော်မှုမရှိသော အသက်မွေးဝမ်းကြောင်း၊ သဘာဝပတ်ဝန်းကျင်၊ လုပ်ခြောက်မှုများ နှင့် လုနေမှုဘဝထိခိုက်ပျက်စီးစေမှုများကို ပြန်လည်ကုစားပေးရမည်ဖြစ်သည်။ ဘန်းချောင်းရှိ မေဖလားဝါးကုမ္ပဏီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းများကို စီမံကိန်းများအား မြန်မာနိုင်ငံ၏ ဥပဒေနှင့် နိုင်ငံတကာ ကျင့်သုံးမှုများနှင့် ကိုက်ညီအောင်လိုက်နာဖော်ပြန်လည်သုံးသပ်၊ စောင့်ကြည့်ပြီးသည်အထိ ရပ်နားထားရမည်။ ဒေသခံ ရွှာသားများအား ဒေသဖွံ့ဖြိုးရေးအတွက် ငါးတို့ကိုယ်တိုင်ရွေးချယ်သည့် လမ်းကြောင်းအတိုင်း ဆောင်ရွက်ရန် အခွင့်အရေးပေးသင့်သည်။

“ဒီကျောက်မီးသွေးလုပ်ငန်းဟာ ကျွန်တော် တို့ဘာ၊ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ဘဝတို့ ဖျက်ဆီးပေါ်မယ်။ ဘဝလို့ ပြောရတာက ဒီမှာရှိတဲ့ လူတိုင်းဟာ မြတ်မှုနှစ်ခိုင်ရှုံး သဘာဝပတ်ဝန်းကျင် ကနေ အသက်မွေးဝမ်းကြောင်း လုပ်ကြတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ လုနေမှု ဘဝတွေဟာ မြေယာနဲ့ ပတ်သက်တယ်။ ကျွန်တော်တို့ ဥယျာဉ်ခြိုက ကျွန်တော်တို့ လိုတာ အားလုံးပေးပြီး တကယ်လို့ ဒီမြေတွေသာ ဖျက်ဆီးခံရရင် ကျွန်တော်တို့ ဘဝလည်း ပျောက်ဆုံးသွားမှာပဲ”^{၁၇}



^{၁၇} တွေ့ဆုံးမေးမြန်းမှု ၁၊ ဘန်းချောင်းဒေသ၊ ဇူလိုင် ၂၀၁၃

ဤအစိရင်ခံစာက အောက်ပါအချက်များကို အကြော်ဖြေသည်။

သတ္တုတွင်း ဝန်ကြီးဌာနသို့

- ဘန်းချောင်းရှိ သတ္တုလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ဆန်းစစ်မှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေနှင့် ပွင့်လင်းမြင်သာပြီး အဓိပ္ပာယ်ရှိသည့် လူထုပါဝင်မှုရှိသော EIA အစီအစဉ်ပြုလုပ်ပြီးသည်အထိ ရပ်တန်းထားပါ။
- မေဖလားဝါး ကုမ္ပဏီနှင့် ငင်း၏မိတ်ဖက်များသည် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေး အစီအစဉ်နှင့် ဥပဒေများကို လိုက်နာမှုရှိစေရန် EITI မှ ကိုယ်စားလှယ်နှင့်အတူ စောင့်ကြပ်ပါ။
- ထိခိုက်သည့် ဒေသခံအသိုင်းအဝိုင်းနှင့် ပတ်သက်နေသည့် လူမှုအဖွဲ့အစည်းများအား စီမံကိန်းအချက်အလက်များဖြစ်သည့် စာချုပ်ပါအချက်အလက်အသေးစိတ်၊ စီမံကိန်းတိုးခွဲမည့်အစီအစဉ်၊ သတ္တုတွင်းထွက်ပစ္စည်းများကို တင်ပိုခြင်းနှင့် ပြည်တွင်အသုံးပြုမှု၊ ထုတ်လုပ်မှုလျာထားပမာဏ၊ ကျောက်မီးသွေးမှုရှိသည့် ငွေကြေး၊ မြေယာသုံးစွဲခန့်ငွေမှုနှင့် အခွန်အပေါ်ဆောင်မှုနှင့် အခြားလိုအပ်ပြီး စီစဉ်ထားသည့် ညစ်ညမ်းမှုထိန်းချုပ်ရေး အစီအစဉ်များကို တင်ပြရမည်။
- သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ဆန်းစစ်မှုပြုလုပ်မှု မပြီးစီးချိန်နှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်မရှိမိမ့် သတ္တုလုပ်ငန်းကြီးများအား ခွင့်ပြုခြင်းကို ရပ်တန်းထားပါ။

ပြည်ထောင်စုအစိုးရနှင့် တန်သံဃာရိတိုင်းဒေသကြီးအစိုးရသို့

- တန်သံဃာရိဒေသအတွက် ကရင်အမျိုးသားအစည်းအရုံးနှင့်ပူးပေါင်းပြီး လူထုပါဝင်သည့်လုပ်ငန်းစဉ်မှ တစ်ဆင့် ဒေသတွင်းရှိ မြစ်များ၊ ကမ်းခြေများ၊ ပင်လယ်များကို သန့်ရှင်းလှပစွာထားရှိနိုင်ပြီး ကောင်းမွန်သည့် သစ်တောာနှင့် တောာရှင်းတိရိစ္ဆာန်များကို ထိန်းသိမ်းပြီး ဒေသခံများနှင့် သင့်တော်ပြီး ပြိုများသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပါ။ ထို့အပြင် ပြည်ထောင်စုအစိုးရသည် မျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် အရင်းအမြစ်နှင့် အခွန်ဘဏ္ဍာငွေခွဲဝေရေး မူဝါဒကိုလည်း အပြီးသတ် ရေးဆွဲသင့်သည်။

- စစ်မှန်သော ရေရှည်တည်တံ့မှုနှင့် တန်းတူညီမှုသို့ရေးရှု၍ အထူးသဖြင့် စွမ်းဆင်နှင့် သွေးကျော်တွင် ပတ်သက်နေသော ဖွံ့ဖြိုးရေးမူဝါဒများကို ပြန်လည်သုံးသပ်ပြင်ဆင်ပါ။
- တိုက်ရှိက်ထိခိုက်ခံစားရမည့် ဒေသခံများအနေဖြင့် လွတ်လပ်ပြီး ကြိုတင်သိရှိပိုင်ခွင့် မရရှိနိုင်မည့် တိုင်းရင်းသားဒေသများတွင် သွေးကျော်တွင် ဖော်ခွင့်အတွက် ခွင့်ပြုခြင်းကို ရပ်တန့်ပါ။ တည်မြှုသည့် ပြီးချမ်းရေးကို အကောင်အထည်ဖော်နိုင်သည်အထိ၊ သွေးကျော်တွင် စီမံကိန်းများကို ထိထိရောက်ရောက် စောင့်ကြည့်နိုင်သည်အထိ ခွင့်ပြုချက်အသစ်များပေးရန် စောင့်ဆိုင်းပါ။

ကရင်အမျိုးသား အစည်းအရုံးသို့

- ဘန်းချောင်းရှိ ဒေသခံများ၏ အသံကို နားထောင်ပြီး ဒေသခံဌာနေ တိုင်းရင်းသားများ၏ မြေယာများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြီးခြားလုပ်မှုအပေါ် သင့်တင့်စွာဖြေရှင်းပြီးသည်အထိ East Star ကုမ္ပဏီ၏ သွေးလုပ်ငန်းများကို ထောက်ခံမှုအား ရပ်တန့်ပါ။
- KNU ၏ စီးပွားရေးမူဝါဒဖြစ်သည့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းနှင့် KNU၊ KNLA ၏ လုံခြုံရေးကို ထိခိုက်အောင်မပြုလုပ်သည့် မူဝါဒကို လိုက်နာပါ။


မေတ္တားဝါး သွေးကျော်တွင် စီးပွားရေးမီတ်ဖက်များသို့

- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေနှင့် EIA လုပ်ထုံးလုပ်နည်းအရ စွဲစပ် သေချာပြီး ပွင့်လင်းမြင်သာသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာဆန်းစစ်ချက် ပြုလုပ်ပြီး သည်အထိ သွေးကျော်တွင် လုပ်ငန်းများကို ရပ်တန့်ထားပါ။ EIA လုပ်ထုံးလုပ်နည်းများသည် ပွင့်လင်းမြင်သာပြီး အဓိပ္ပာယ်ရှိသည့် လူထုပါဝင်မှုပြုလုပ်ရမည်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ကို လူထုသိအောင်တင်ပြရမည်ဖြစ်ပြီး လူထုကိုယ်တိုင် စောင့်ကြည့်လေ့လာပြီး လိုက်နာ စေမည့် ကဏ္ဍထည့်သွင်းပေးရမည်။

- ညစ်ညမ်းမှုအကျိုးရလဒ်ကြောင့် ကျန်းမာရေးပြဿနာများ ခံစားနေရသည့်သူများအတွက် ရေရှည် ကျန်းမာရေးအထောက်အပံ့နှင့် အသက်မွေးဝမ်းကြောင်း အထောက်အပံ့အပါအဝင် ထိခိုက်ခံစားရသည့် ရွာသားများအတွက် မျှတသည့် လျှော့ကြေးအပြည့်အဝပေးခြင်းဖြင့် တာဝန်အပြည့်ယူပါ။
- သတ္တွေ့ကြောင့် နောက်ထပ်အဆိပ်သင့်မှုကို ကာကွယ်ရန်နှင့် သတ္တွေ့ကြောင့်လုပ်ကိုင်စဉ်နှင့် လုပ်ကိုင်ပြီးနောက် မြေယာကို ယခင်အခြေအနေအတိုင်း ပြန်ဖြစ်ရန် ကုစားပေးမည့် အစီအစဉ်ကို ကုမ္ပဏီနှင့် ငှုံး၏ စီးပွားရေးမိတ်ဖက်များက ရှင်းပြပါ။
- မြေယာသိမ်းဆည်းမှုကို ရှောင်ရားပြီး အဆိပ်သင့်စေခြင်းနှင့် ဒေသခံတိုင်းရင်းသားများ၏ မြေယာနှင့်ပတ်သက်ပြီး ဝဋီပက္ခဖြစ်စေမှုကို ရှောင်ရားပါ။
- အစိုးရ၊ စီးပွားရေးမိတ်ဖက်များနှင့် အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာများနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ပါ။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအရိုင်းသို့

- သတ္တွေ့လုပ်ငန်း စီမံကိန်းများ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများကို အနီးကပ်စောင့်ကြည့်ပြီး သုတေသနပြုလုပ်ကာ လူထုနားလည်သောပေါက်လာအောင် ပြုလုပ်ပါ။ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံမှ တာဝန်ခံသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပေါ်လာအောင်နှင့် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပ်ချုပ်မှုပိုမိုကောင်းမွန်လာအောင် နားချုစည်းရုံးလုပ်ဆောင်ပါ။



ဆက်သွယ်ရန် - banchaung.dawei@gmail.com